

သူးလေ သတင်းစာစောင်

အတွဲ(၁) အမှတ်(၄)

ခုခံတော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ စီမံခန့်ခွဲခြင်း (၁၆) ဝါးတော်လှန်ရေး၊
 လိင်တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ စီမံခန့်ခွဲခြင်း (၅) ဝါးတော်
 လိင်တော်လှန်ရေး (အဖွဲ့အစည်းများနှင့်အတူ)
 ဗဟိုရုံး - ၂၂/၁၁/၂၀၂၁
 တွင်
 ၈/၁၂/၂၀၂၁



WELCOME TO KAW THOO LEI

ကော့အဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-ဗဟို၊ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန၊
 ပညာပေးရေး နှင့် ဖွဲ့စည်းတည်ဆောက်ရေးဌာနခွဲမှ ထုတ်ဝေသည်။

တၢ်ဂ့ၢ်ခိၣ်ဝီထီၣ်ဖၢၣ်

- ၁. အယ်ဒီတာအာဘော်..... ၁
- ၂. "နကွတ်စုံမယ်နေ့" ၁
- ၃. ငါ... ငါ... ငါ..... ၁
- ၄. ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နည်းဥပဒေ ၂
- ၅. ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းပုံအခြေခံဥပဒေ..... ၂
- ၆. ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့သို့ ပေးပို့သော သဝဏ်လွှာ..... ၃
- ၇. တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု (၆)နှစ်မြောက် ထုတ်ပြန်ကြေငြာချက်..... ၅
- ၈. ဗိုလ်မှူး စောတီးတူ (Titus) အတ္ထုပ္ပတ္တိ အကျဉ်း..... ၇
- ၉. Federal Democracy Charter ကိုအခြေခံ၍ ဖက်ဒရယ်တည်ဆောက်ရန်အတွက် မျှော်မှန်းချက် ၈
- ၁၀. မဟာလူမျိုးကြီးတို့၏ ဖန်တီးသော အတုအယောင်ပြည်ထောင်စုနှင့် တော်လှန်သော တိုင်းရင်းသားလက်နက်ကိုင် လူမျိုးစုများမှ တည်ဆောက်ချင်သော စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု..... ၉
- ၁၁. အကြမ်းဖက် သောင်းကျန်းသူ အမှန်ဆိုတာ..... ၁၁
- ၁၂. "တော်လှန်ရေးရဲ့ ဓါး"..... ၁၁
- ၁၃. ကရင်အမျိုးသားတော်လှန်ရေးကြီး ရာစုနှစ်ဝက်ကျော်မျှ ရှည်ကြာခဲ့ခြင်း..... ၁၂
- ၁၄. ကညီနံၣ်ထီၣ်သီၣ်မုၢ်နံၣ် (Karen New Year Day) သလုၤလါထီၣ်-၁သီ..... ၁၃
- ၁၅. ခုၣ်အဲၣ်ယူၣ်-ကညီဒီကလုာ်စာဖှိၣ်ကရၢ၊ ဂံၢ်ခိၣ်ထံးသဲးစးတၢ်ဘျၢခိၣ်သ့ၣ် ၁၅
- ၁၆. ခုၣ်အဲၣ်ယူၣ်-ကညီဒီကလုာ်စာဖှိၣ်ကရၢ၊ ဂံၢ်ခိၣ်ထံးသဲးစးတၢ်ဘျၢခိၣ်သ့ၣ်တၢ်မၤအကျဲ ၁၅
- ၁၇. လီၤခၢၣ်သးကညီကုၢ်သ့ဆဲးလၢဝဲကျိၤ အလံာ်ဟ့ၣ်ယုၢ်ဆူကညီကွီသရၣ်သရၣ်မုၢ်နံၣ် ဖဲ ဟီၣ်ခိၣ်ဒီဖျၢၣ်ကွီသရၣ်အမုၢ်နံၣ်..... ၁၆
- ၁၈. ကီၢ်ပယီၤသးမုၢ်ခိၣ်အတၢ်ဟူးတၢ်ဂဲၤလၢ၊ ခုၣ်အဲၣ်ယူၣ်တၢ်ပၤဟီၣ်ကဝီၤပူၤ တၢ်မၤနီၣ်လၢတလါအတီၢ်ပူၤ..... ၁၇

တၢ်ဟူးတၢ်ဂဲၤတဖၣ်



၁၁ ဝိတဝိ မုၢ်တြီၢ်ကီၢ်ရၢၣ် ခိကရဲး ဘၣ်တၢ်မၤအိၤ ဖဲ လါဝဲးပထဘၢၣ် ၂၂ သီ တုၤ ၂၉ သီ ၂၀၂၁ နံၣ်



တၢ်ပာ်လီၤကုၤ ပဒိၣ်စိၤတဲးအဲဒါဟီၣ်ခိၣ်အတၢ်ရဲၣ်တၢ်ကျဲ ဖဲ သးမုၢ်ခိၣ်ဝဲလီၤခိၣ်သ့ၣ်



ခုၣ်အဲၣ်ယူၣ်-ခူဖျၢၣ်ယာ်ကီၢ်ရၢၣ် ကညီဒီကလုာ်ပၤကီၢ်သး တၢ်မၤလိ (၆) ဝိတဝိပျီအမူး



CIDKP လဲၤဟ့ၣ်လီၤတၢ်ဆီၣ်ထွဲမၤစာၤလၢ ကမျၢၢ်လၢ အဘၣ်ယုၢ်မ့ၢ်ပးမျိးတဖၣ် ဖဲ ချၢၣ်လှံၣ်ထွဲကီၢ်ရၢၣ်



တၢ်မၤလၢကဝီၤဟီၣ်ခိၣ်ဒီဖျၢၣ် ကွီသရၣ်မုၢ်နံၣ် ဖဲ နီၣ်ဂံၢ် (၁) ဖၣ်အဲၣ်ကီၢ်ရၢၣ် တီၤထီၣ်



ခူဖျၢၣ်ယာ်ကီၢ်ရၢၣ် မၤဝဲ ထံၣ်ကီၢ်သး တၢ်ထံၣ်လီာ် တၢ်ပီၣ်သကိး ဒီး လီၤကဝီၤကမျၢၢ်ဖဲ ဝီၤရၢၣ်ကီၢ်ဆၣ်

သုၣ်လုၤလံာ်တၢ်ကစီၣ်

တၢ်ထူးထီၣ်အီၤလၢ - ခုၣ်အဲၣ်ယူၣ်-ကညီဒီကလုာ်စာဖှိၣ်ကရၢ၊ တၢ်ကစီၣ်ဒီးတၢ်ဘိးဘၣ်ရၢလီၤဝဲကျိၤ (လီၤခၢၣ်သး)
 တၢ်ထူးထီၣ်အီၤမုၢ်နံၣ် - ၂၀၂၁ နံၣ်၊ လါဒံၣ်စ့ဘၢၣ်၊ ထူးထီၣ်နီၣ်ဂံၢ် - အဘၣ် ၄
 တၢ်ဆဲးကျိး - Email: kawthooleidoi_2008@yahoo.com
 ပှၤတဂၤလၢလၢ မုၢ်အဲၣ်ဒီးဆှၢထီၣ်တၢ်ကွဲး ဆဲးကျိး ဘၣ်ဖဲ တၢ်ဆဲးကျိးလၢထးသ့ န့ၣ်လီၤ

အယ်ဒီတာအာဇာနည်

စစ်အုပ်စုမှအာဏာသိမ်းယူခဲ့ပြီးစစ်ကောင်စီအဖြစ် တိုင်းပြည်အာဏာကို လက်ဝယ်ထားနေသူလူတစ်စု၏ တိုက်ခိုက်ထိုးနှက်မှုများသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန်ရက်စက်လာနေသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ မြို့ရွာအများအပြားတွင်လည်းစစ်ကောင်စီတို့မှ လက်နက်အားကိုးပြီး ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေပါသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထိစပ်နေသော နယ်မြေများမှအပ စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံဖြင့် တော်လှန်တိုက်ဖျက်နေကြသည့် အလွှာစုံသရဲကောင်းများ၏ ပေးဆပ်မှု ညီညွတ်မှု တို့သည် လှိုက်လှဲစွာဂုဏ်ပြုမှတ်တမ်းတင်အပ်သည့် ဖြစ်ပေါ်ပြောင်းလဲမှုတရပ်ပင်ဖြစ်ပါသည်။

ယခုထုတ်ဝေသော စာစောင်နှင့်အတူ သူရဲကောင်းမိဘပြည်သူများ၊ စာဖတ်သူများကို လမ်းညွှန်အားပေးခြင်း အနေဖြင့် - အာဏာသိမ်းအုပ်စုနှင့် နိုင်ငံတကာ ဆက်ဆံရေးကွင်းဆက်၊ NUG အစိုးရ နှင့် နိုင်ငံတကာဆက်ဆံရေးကွင်းဆက်၊ EAOs နှင့် NUG အစိုးရ ချိတ်ဆက်ဆောင်ရွက်မှုယန္တရား၊ နိုင်ငံတကာမှလည်း မိမိတို့၏ နွေဦးတော်လှန်ရေးဖြစ်စဉ်နှင့်အတူ ဤနိုင်ငံအပေါ် သဘောထားများ စသည်တို့ကို မျက်စိဖွင့် နားစွင့်လေ့လာသိရှိ နားလည်ထားကြစေလိုသည်။ ထိုမှသာတော်လှန်ရေး တိုက်

ပွဲဝင်နေကြသူ အားလုံးအနေဖြင့် ကံ၊ ညဏ်၊ လုံ့လ၊ ဝီရိယ ဟန်ချက်ညီစွာ တိုက်ပွဲဆင်နွှဲသွားနိုင်ကြမည်ဖြစ်ပါသည်။

အေးချမ်းတဲ့ဆောင်းရာသီနဲ့အတူ သာယာအေးချမ်းတဲ့နေ့ရက်တွေ ဖြစ်ပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ နွေဦးတော်လှန်ရေးကစယခုဆောင်းဦးကာလအထိ နည်းလမ်းမျိုးစုံ နဲ့ တွန်းလှန် ရပ်တည်နေကြတဲ့ မိဘ၊ ပြည်သူ၊ ရဟန်းရှင်၊ လူ အပေါင်းတို့နှင့်အတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ရပ်တည် ဆောင်ရွက်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

ခွန်အားနည်းလာပြီဖြစ်သော မြေခွေးကို ညှာတာမိသဖြင့် မိမိတို့၏ စုစည်းမှု၊ ညီညွတ်မှု၊ ရဲရင့်ပေးဆပ်မှုများကို လျော့ချမိ၍ ဒုက္ခရောက်ခဲ့ကြရသော သိုးစု ကဲ့သို့ မဖြစ်စေရန် သတိထားရပါမည်။ ထို့အတူ ကောက်ကျစ်သော မြေခွေး၏ ကလိမ်ဥာဏ်ကိုလည်း အထင်အမြင်မသေးဘဲ မြေခွေးနှင့်အလားတူသော အာဏာရှင်စနစ်ကိုလုံးဝ ပျက်သုဉ်းသွားသည်အထိ အာဏာရှင်စနစ် နှင့်အတူ စနစ်ဆိုး၏ ကွင်းဆက် ယန္တရားများအားလုံးကို တိုက်ခိုက်ဖျက်ဆီးသွားကြရပါမည်။

သွေးစည်း ညီညွတ်သော တွဲလက်များဖြင့် အောင်မြင်မှု ပန်းတိုင်ဆီသို့ ချီတက်နိုင်ကြပါစေ။



"နက္ခတ်စုံမယ့်နေ့"

လွတ်လပ်ခြင်းကို ပိုင်ဆိုင်ဖို့အတွက်
ခါးသတ်အထိတ်ရဲ့
ရက်စက်ထက်ကြမ္မာဆူး
မထူးချင်ပါဘဲ ပြန်လှည့်ဆွဲနေရတာ
နှလုံးသားမှာ အနာဖေးတွေထက်လို့။

တစ်နေ့ပြီးတစ်နေ့
တမိုးပြီးတမိုး
တဆောင်းပြီးတဆောင်း
ကောင်းကင်ထက်က ထိမိပုပ်တွေ
အရောင်ပြောင်းလာ လေခိုးနဲ့ဖော်ကြည့်ရင်း
ဒဏ်ရာရ ပျိုးပင်ကို ရှင်သန်စေဖို့
ထောနက်ဝင်ရဲ့ ရင်ငွေ့ထို
ခိုလှုံ့သောက်သုံးရတာ
ကျင့်သားလည်း ရနေခဲ့ပြီး။

အသိုက်ပျက်တဲ့ဘဝ ... ဘယ်သူကများ
ဖွတ်အတင်းသုံးဆောင်ချင်မှာလဲ....
မီးလျှံကို ရင်မှာပိုက်ရမယ့်အစား
သံလွင်တခတ်ကိုက်ထားတဲ့
ချိုးငြက်တကောင် ... ဒါမှမဟုတ် ...
ကြင်နာသူကို ထွေးဖတ်ထားချင်သူတွေပါပဲ....။

တယောက်စာ ရမ္မက်ဇောကိုပစ်
ချစ်သောသူများအတွက် ဖြစ်စေ....
သွေးလမ်းအထက် သတ်မှတ်ရွေးချယ်
ရဲသောသူအတွက် စွန့်သောသူဖြစ်စေ။

နက္ခတ်တာရာ ကြယ်စုံညီညာနဲ့
လရောင်တလှည့် ဝင်းပမယ့်ရက်စွဲတ
ထိုး... အရှေ့မှာ ။

ငွေစင်ကြယ်
၉•၉•၂၀၂၁

ငါ.... ငါ.... ငါ

ငါ.... သာယာ
အတော်ဆုံး
အတတ်ဆုံး
အကျွမ်းကျင်ဆုံး ဆိုတဲ့
ခံယူချက် Ego အတ္ထုတ္တနဲ့

ငါ.... သာယာ
အရိုးသားဆုံး
အမှန်ကန်ဆုံး
အမြောင့်မတ်ဆုံး ဆိုတဲ့
Self-justifying impostors တွေကြောင့်

ငါ.... သာယာ
အကြိုးစားဆုံး
အပေးဆပ်ရဆုံး
အနစ်နာခံရဆုံး ဆိုတဲ့
စိတ်ခံစားချက် Feeling တွေက

ငါ.... ဆိုတဲ့
အတ္ထု
မာန
အယူဝါဒတွေကို ဓမ္မေးပြီး
ငါ.... ဆိုတဲ့
စိတ်ကြွ
နိမ့်ချလို့ ဘယ်တော့မှ မရတဲ့
Hyper ဆိုတဲ့ Hypomania ရောဂါတွေကြောင့်
ပြောလည်း ကြ
ဟောလည်း ကြ ဆိုတဲ့
ကြွ...ကြွ...ကြွ... ပုံစံမျိုးထဲကလေး

(ဒါမှမဟုတ်)
ငါ့ မှာဖြင့် တစ်ယောက်တည်း
Lonely ဆိုတဲ့ Depression ခံစားချက်၊
အတွေးတွေကြောင့်
တွေး သမျှ ကျ
ဆွေး သမျှ ကျ ဆိုတဲ့
ကျ...ကျ...ကျ... အမျိုးအစားထဲကလေး

ဒါတွေကို မှန်ကတယ်
ရိုးရိုးသားသား ကြီးကြီးစားစားနဲ့
Criticism တွေကိုဖြုတ်
Evaluation တွေကို လုပ်လိုက်ရင်
စိတ္တဇ အတွေးတွေ.... ပြေး
Unity ဆိုတာလည်း မဝေးပါဘူး....

တက္ကသိုလ် ရွှေသံစား



ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး
ဗဟိုဌာနချုပ်
ကော်သူးလေ
www.knuhq.org

**ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မှ
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သို့ ပေးပို့သော သဝဏ်လွှာ**

ရက်စွဲ - စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်

ယနေ့ စက်တင်ဘာလ (၂၁) ရက်နေ့သည် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်ပါသည်။ ယခုနှစ်အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသော အဓိက အချက်မှာ သာတူညီမျှမှု နှင့် ရေရှည်တည်တံ့ ခိုင်မြဲသည့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို ပြန်လည်ရယူတည်ဆောက်ခြင်းဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှ နှစ်စဉ်ချမှတ်ခဲ့သော ရည်ရွယ်ချက်များနှင့် စပ်လျဉ်းသည့် အကြမ်းဖက်မှုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ အချက်များကို မိမိတို့ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် ထာဝစဉ်ကြိုဆိုထောက်ခံပါသည်။

မိမိတို့ နေထိုင်ရာ ကမ္ဘာကြီးအား အေးချမ်းသာယာစေရန် အဓိက အရေးကြီးသော အချက်သည် ကမ္ဘာ့လူသားများအတွက် လုံခြုံမှုနှင့် အကြမ်းဖက်မှု အန္တရာယ်များမှ အကာအကွယ်ပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့်၊ ကမ္ဘာ့လူသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ ကျောင်းများ၊ လုပ်ငန်းခွင်များနှင့် ကမ္ဘာ့နေရာဒေသ အသီးသီးတွင် နေထိုင်နေကြသော ကမ္ဘာ့လူသားများအတွက် အကာအကွယ်ပေးခြင်း ပင် ဖြစ်ပါသည်။

ထို့အပြင်၊ အကြမ်းဖက်မှုများနှင့် ညှဉ်းဆဲသတ်ဖြတ်မှုများကို အားပေးအားမြှောက်မှုများကို ဖြစ်ပေါ်စေသော အတွေးအခေါ်များ၊ ထုံးတမ်းစဉ်လာများ၊ ယဉ်ကျေးမှုများ၊ ဖွဲ့စည်းတည်ဆောက်မှုစနစ်များကို ပြုပြင်ပြောင်းလဲပစ်ရန် မရှိမဖြစ် လိုအပ်ပါသည်။ ငြိမ်းချမ်းမှုများကို ရယူလိုသည့် စိတ်ဆန္ဒ တစ်ခုတည်းဖြင့် ငြိမ်းချမ်းရေးကို ရယူတည်ဆောက်ခြင်းသည် ပြည့်စုံလုံလောက်သည့် အချက် မဟုတ်ပေ။ ကမ္ဘာ့လူသားများအား အကာအကွယ် ပေးခြင်းအပြင် ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အကောင်အထည် ဖော်ဆောင်မှုများတွင် လက်တွေ့ ပါဝင်လုပ်ဆောင်ခြင်းဖြင့်သာလျှင် ကမ္ဘာ့လူသားများအတွက် မျှော်လင့်ခြင်းများကို ပေးဆောင်နိုင်မည် ဖြစ်ပါသည်။

- ၂။ နိုင်ငံတဝှမ်းဖြန့်ကျက်ထားသည့် ရဲနှင့် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့များအား ၎င်းတို့၏ သက်ဆိုင်ရာ အခြေစိုက်စခန်းများသို့ ပြန်လည်ရုပ်သိမ်းရန်၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေငြာရန်နှင့် အဆိုပါတို့အား အကောင်အထည်ဖော်ဆောင်ရွက်ရန်။
- ၃။ နိုင်ငံတကာထောက်ပံ့မှုပြုသည့် အရေးပေါ်လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းများလွတ်လပ်စွာ စတင်ဆောင်ရွက်ခြင်း၊ Covid - 19 ရောဂါ ကာကွယ်ကုသရေးနှင့် ကာကွယ်ဆေးထိုးသည့် လုပ်ငန်းများအပါအဝင် အခြားသော ဆေးဝါးကုသမှုလုပ်ငန်းဆိုင်ရာ ကန့်သတ်မှုများ အားလုံးကို ရုတ်သိမ်းရန်၊
- ၄။ အရပ်သားများအားကာကွယ်ပေးရေးဆိုင်ရာ ပြဋ္ဌာန်းချက်များအားလုံးကို ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များက လိုက်နာရန်အမိန့်ထုတ်ပြန်ခြင်း၊ အရပ်သားများအပေါ် အကြမ်းဖက်ဆက်ဆံမှု ရပ်တံ့ရေးနှင့် ပတ်သက်သည်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာကြားဝင် စောင့်ကြည့်သည့် ပဋိပက္ခစောင့်ကြည့်ရေး လုပ်ငန်းစဉ်ထူထောင်ပြီး အကောင်အထည်ဖော်ခြင်း စတင်ရန်၊
- ၅။ တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် တပ်မတော်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေးကတိကဝတ်ပြုမှုကို တရားဝင်ကြေငြာချက်ထုတ်ပြန်ရန်နှင့် နိုင်ငံရေးတွင်ပါဝင်နေမှု မှ နှုတ်ထွက်ကြောင်း ကြေငြာရန်။
- ၆။ စစ်အာဏာပြုအုပ်ချုပ်မှုအား အဆုံးသတ်နိုင်ရေး အထောက်အပံ့ ဖြစ်စေမည့် ကမ္ဘာ့ကုလသမဂ္ဂ မဏ္ဍိုင်ပြု နိုင်ငံတကာ စေ့စပ်ညှိနှိုင်းပေးမှုလုပ်ငန်းစဉ်ကို သဘောတူလက်ခံခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ဘက်ပေါင်းစုံ မှ အဓိကကျသည့် ကိုယ်စားပြုများပါဝင်သည့် ညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းပြီး အာဏာလွှဲပြောင်းကာ နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်း နိုင်ငံရေးပဋိပက္ခများ၏ အရင်းအမြစ်ပြဿနာများနှင့် အကြောင်းတရားများကို ညှိနှိုင်းဖြေရှင်းရေးအတွက် သဘောတူရန်။

မြန်မာနိုင်ငံ၏ဘာသာရေးနှင့်လူမျိုးရေးဆိုင်ရာ စုံလင်ကွဲပြားမှုနှင့် နက်ရှိုင်းစွာဖြင့် လွဲမှားစွာ တည်ဆောက်ခြင်း ခံရသော လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို ဖက်ဒရယ်နိုင်ငံထူထောင်ပြီး ဒီမိုကရေစီ စနစ်ကျင့်စဉ်များလက်တွေ့ကျင့်သုံးခြင်းဖြင့်သာ လက်တွေ့ ငြိမ်းချမ်းသောလူ့ဘောင်တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

ဗဟိုအလုပ်မှုဆောင်ကော်မတီ
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး

ဆက်သွယ်ရန် - (၁) ပဒိုစောကွယ်ထူးဝင်း (+ ၉၅ ၉၄၂ ၂၁၉ ၁၉၄၁) (+ ၆၆ ၈၁၈ ၀၇၆၂၇၉)
 (၂) ပဒိုစောတာဒိုမူး (+ ၉၅ ၉၇၉ ၅၈၈ ၇၀၈၅) (+ ၆၆ ၆၄၆ ၄၅၉ ၁၁၃)

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် မဲလိမ်သည်ဟု ဆိုကာ တပ်မတော်သားကိုယ်စားလှယ် ဒုသမ္မတ ဦးမြင့်ဆွေ မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ NLD အစိုးရ၏ တိုင်းပြည်အာဏာကို ညင်သာစွာဖြင့် လွှဲပြောင်းသိမ်းယူခဲ့သည်။ (၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလ အစိုးရမှ ဗိုလ်ချုပ်နေဝင်းသို့ အာဏာလွှဲလိုက်သည့် ပုံစံကို အတုယူလုပ်ဆောင်သော်လည်း မတူညီပါ။ ၁၉၅၈ ခုနှစ်တွင် ဦးနုမှ ပါလီမန်အတွင်း တရားဝင်အာဏာကို လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ ယခု အာဏာသိမ်းယူမှုသည် ဒုသမ္မတ မှ သမ္မတဦးဝင်းမြင့်ကို ကျော်လွှား၍အာဏာသိမ်းယူခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တိုင်းပြည်အာဏာကို သိမ်းယူလိုက်ချိန်တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အပေါင်းပါတစ်စုကိုကမ္ဘာ့ခုံရုံးတစ်ခုဖြစ် သော (ICJ) တရားရုံးတွင် လူမျိုးတန်းသတ်ဖြတ်မှု အကျုံးဝင်သော ပြစ်မှုကို ကျူးလွန်ခြင်းအတွက် အမှုရင်ဆိုင်နေရသည့် ကာလအတွင်းတွင် ရှိနေသည်။ တနည်းဆိုရလျှင်ကမ္ဘာ့ရာဇဝတ်သား (ကမ္ဘာကသတ်မှတ်ထားသော တရားခံ) တစ်ဦးအဖြစ် သူ၏ပြစ်မှုကို ရင်ဆိုင်နေရသည်ကို ဆိုလိုပါသည်။ လက်ရှိတွင်လည်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာ ရိုဟင်ဂျာ အဖွဲ့အစည်း (UK) BRO-UK မှ ရိုဟင်ဂျာလူမျိုးပြုန်းသတ်ဖြတ်မှုဖြင့် စွဲဆိုထားသည့်အပေါ် အာဂျင်တီးနား တရားရုံး နှင့် (ICC) တရားရုံးတို့မှ တရားစွဲဆိုရန် ညှိနှိုင်းဆွေးနွေးမှုများ စတင်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

အာဏာသိမ်းအဖွဲ့မှ နိုင်ငံကိုအုပ်ချုပ်နိုင်ရန် ကမ္ဘာ့အပြစ်သား (ရာဇဝတ်သား) များ ပါဝင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်သလို အာဏာသိမ်းခြင်းခံရသော NLD အစိုးရမှလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များဖြင့် စုဖွဲ့လိုက်သော Committee Representing Pyidaungsu Hluttaw - CRPH ကို ဖွဲ့စည်းလိုက်ပြန်သည်။

CRPH မှ အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးစစ်ကောင်စီကို အကြမ်းဖက်အုပ်စု

အဖြစ် မတ်လ (၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အာဏာသိမ်းအဖွဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ၏ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် မှနေ၍လည်း ၂၀၂၁ ခုနှစ် မတ်လ (၂၁) ရက်နေ့တွင် CRPH ကို "မတရားအသင်း" အဖြစ် သတ်မှတ်ထုတ်ပြန်ကြေညာခဲ့သည်။

ထိုမှတစ်ဆင့် CRPH နှင့်ပတ်သက်ဆက်စပ် မွေးဖွားပေါက်ပွားလာသော NUG, PDF တို့နှင့် ပတ်သက်ဆက်စပ်သည့် အဖွဲ့အစည်းများတို့ကိုလည်း "အကြမ်းဖက်အဖွဲ့များ" အဖြစ် နစက မှ မေလ (၈) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကိုမူ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၊ မတရားအသင်းများအဖြစ် နှစ်ပေါင်းများစွာ ကြေညာထားခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့ တွင် KNU, RCSS, ABSDF တို့ကို မတရားအသင်းမှ ပျက်ပြယ်ကြောင်း၊ ထုတ်ပယ်လိုက်ကြောင်း USDP အစိုးရ လက်ထက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ NLD အစိုးရ လက်ထက်တွင် NMSP နှင့် LDU တို့ကို မတရားအသင်းအဖြစ်မှ ထပ်မံ၍ ထုတ်ပယ်လိုက်ပြန်သည်။ တစ်ဖက် AA ရခိုင်တပ်တော်ကို မတရားအသင်း/အကြမ်းဖက် အသင်းအဖြစ် NLD အစိုးရမှ သတ်မှတ် ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိအခြေအနေကာလအရ သေချာနေသည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းယူခဲ့သော တပ်မတော် (ဗမာ့တပ်မတော်) ကို တပ်မတော်တွင် ပါဝင်နေသောသူ၊ တပ်မတော်နှင့် ဆက်စပ်နေသူများမှလွဲ၍ ဗမာလူမျိုးစုများ တို့ကိုယ်၌က လက်ခံနိုင်ခြင်းမရှိတော့သည့် အခြေအနေတွင် ရှိနေသလို အာဏာသိမ်းတပ်မတော်ကိုလည်း ယနေ့အထိ နိုင်ငံတကာမှ အသိအမှတ်ပြုလက်ခံနိုင်ခြင်း မရှိခဲ့သည်ကိုက ၎င်းတို့၏ ဆိုးရွားသော အခြေအနေဖြစ်သည်။

ထိုသို့သော အာဏာသိမ်းတပ်မတော်ကို ကမ္ဘာကအပြည့်အဝ အသိအမှတ်မပြုထားသလို နိုင်ငံအတွင်း ပြည်သူလူထုကပါ လက်မခံနိုင်သည့် အခြေအနေတွင် ကမ္ဘာ့ရာဇဝတ်သား (ကမ္ဘာ့တရားခံ) ဖြစ်နေသည့် အာဏာသိမ်းတပ်မတော်က ၎င်းတို့ကို ဆန့်ကျင်တုံ့ပြန်နေသော ပြည်သူလူထုကိုယ်စားပြု အဖွဲ့အစည်း

များကို ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကိုဖြစ်စေ မတရားအသင်း၊ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ခေါ်ဝေါ်သမုတ်ပြဌာန်း နေခြင်းသည် တရားပါ၏လော? မှန်ကန်ပါ၏လော? တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကိုလည်း သောင်းကျန်းသူများဟု ဆယ်စုနှစ်များစွာ အစဉ်အစိုက် နာမည်တံဆိပ်ကပ်နေခြင်းသည်လည်း ဟုတ်မှန်ပါ၏လော? ဆိုတာယနေ့ကာလ တွင် တပ်မတော်မှ တိုင်းရင်းသားလူမျိုးများနှင့် လက်နက်မဲ့ပြည်သူလူထုများအပေါ် လူသားမဆန်စွာ လုယက်၊ တိုက်ခိုက်၊ ညှဉ်းပန်း၊ နှိပ်စက်၊ ဖိနှိပ်၊ ဖျက်ဆီး၊ သတ်ဖြတ်နေမှုများ ကိုတွေ့မြင်ကြ သည် ဆိုလျှင် အကြမ်းဖက်သမား အစစ်အမှန် ကို သိရှိသတ်မှတ်နိုင်ကြမည်ဟု ယုံကြည်ရင်း

apma* uay:

"တော်လှန်ရေးရဲ့ ဓါး"

ခုတ် ထစ်ဖို့ ထုလုပ်ထား
ဖြစ်တည်ဖို့ အသက်ဝင် မယ်
သွေး မှ ထက် ထယ်
ခုတ် မှ ပြတ် မယ် ...

ပြောင်း ခဲ ဖို့ ထော်ရန်မယ်
ထဝ ထစ်ခဲလုံး ရင်း နိုင်ထယ်
မ သွေး ပေးထဲနှင့်
မထက်ထူး ခို့ မပြောကြေး ...
ထက် ထယ်
ခုတ် နေ မယ်

အ သွား ရှိတော့
ဖွား ခုတ်မိနိုင်တယ်
ပဲ သွား ထာထိုပဲ
အပြစ် မ မြင် နဲ့
မ ပဲ စေချင်ရင်
ခုတ်ထစ်တဲ့ ထာ ဝန် မပေးနဲ့
အဲ့ဒါ ဝါ ထိုရဲ့
ထော်ရန် ရေး ဓါး

သန်းဂျွတ် (၂၄/၁၁/၂၀၂၁)

အလွန်အရေးကြီးသည်။ သို့ရာတွင် ဤတော်လှန်ရေးဦးဆောင်အဖွဲ့အစည်း ဦးဆောင်ပုဂ္ဂိုလ်သည် သာမန်အဖွဲ့အစည်း သာမန်ပုဂ္ဂိုလ်ကဲ့သို့ မိမိတို့ ကိုယ်ကို မှတ်ယူ၍ မဖြစ်ချေ။ အထူးသဖြင့် မိမိတို့အဖွဲ့အစည်း မိမိတို့ကိုယ်ကိုအခွင့်ထူးခံအဖြစ် မမှတ်ယူကြရန် ပို၍ပင်အရေးကြီးသည်။ ဦးဆောင်အဖွဲ့နှင့် ဦးဆောင်ပုဂ္ဂိုလ်များသည် ပြည်သူနှင့်တသားတည်း တဆက်တစပ် တည်းဖြစ်နေရမည်ဖြစ်သော်လည်းလုံသွားတချောင်းနှင့် ပမာနှိုင်းမည်ဆိုလျှင် ၎င်းတို့သည် ဆေးသား တင်ထားသည့် ထက်မြက်သောလှုပ်ရှားမှု၏ အဖျားပိုင်းနှင့်ထပ်တူထပ်မျှပင်ဖြစ်သည်။ မါးတစ်ချောင်းနှင့် ပမာနှိုင်းလျှင်လည်း ၎င်းတို့သည်ဆေးသားတင်ထားသည့် ထက်မြက်သော မါး၏ အသွားပိုင်းနှင့်ထပ်တူပင်ဖြစ်သည်။ ပို၍မာရမည်။ ပို၍ထက်ရမည်။ ရှေ့တန်းတွင်ရှိနေရမည်။ တနည်းအားဖြင့် သစ္စာသမာဓိရှိခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ညက် အမျှော်အမြင်ကြီးမားခြင်း၊ ဇွဲသတ္တိကြီးမားခြင်း၊ စည်းစနစ်ရှိခြင်း စသည်များတွင် စံနမူနာယူထိုက်သည့် ပုဂ္ဂိုလ်များဖြစ်ရပေမည်။

ကရင်အမျိုးသားတော်လှန်ရေးကြီးဖြစ်ပေါ်လာတော့မည့် ကာလအတွင်းတွင် ကရင်အမျိုးသားခေါင်းဆောင်များကအမျှော်အမြင်ရှိစွာဖြင့်ကရင်အမျိုးသားအစည်းအရုံးကိုထူထောင်လိုက်ကြသည်။ ဦးဆောင်မှုတာဝန်ကို အပ်နှင်းခဲ့ကြသည်။ (KNU) အစည်းအရုံးသည် ၁၉၄၇ မှ ၁၉၄၉ အထိ ကရင်အမျိုးသားများ၏ နိုင်ငံရေးလှုပ်ရှားမှုကို မှန်ကန်စွာ ဦးဆောင်ခဲ့သည်။ ၁၉၄၉ ခုနှစ် လက်နက်ကိုင်တော်လှန်ရေး စ

တင်ရာတွင်လည်း ဤတော်လှန်ရေးကြီးကို ရဲ့ဝှာ ဦးဆောင်မှုပေးခဲ့သည်။ သို့ရာတွင် (KNU) အစည်းအရုံးကို စိတ်ဓါတ်အရ၊ နိုင်ငံရေးအရ စည်းရုံးရေးအရ စနစ်တကျ တည်ဆောက်ထားနိုင်ခြင်းမရှိသေးသည့်အတွက်လည်းကောင်း၊ တော်လှန် ရေးတရပ်အပေါ် ဦးဆောင်မှုပေးသည့်အတွက် အကြံမရှိသေး၍လည်းကောင်း၊ ဦးဆောင်မှုပေးရာတွင် မနိုင်မနှင်းဖြစ်ခဲ့သည်။ အထူးသဖြင့် ၂၀၀၅ခုနှစ်အတွင်း ကွယ်လွန်သွားပြီးနောက်ပိုင်း အတွေ့အကြုံအမျိုးမျိုး ကို အခြေခံ၍ ပါတီအသွင်ဖြင့် ဦးဆောင်မှုပေးလျှင်ပို၍ ကောင်းမွန်မည်ဟု ယူဆသဖြင့် (KNUP) ကို ၁၉၅၆ ခုနှစ်တွင် ဦးဆောင် မှုတာဝန်ကို အပ်နှင်းခဲ့သည်။ ၁၉၆၃ ခုနှစ် အထိ ဦးဆောင်အဖွဲ့အတွင်း ၏ စည်းလုံးမှုအထိုက် အလျောက် ကောင်းခဲ့သော်လည်း ၁၉၆၃ မှ ၁၉၇၅ ထိ ဦးဆောင်မှုအပိုင်းတွင် ကွဲလွဲမှုရှိခဲ့ပြီး KNUP၊ KRC, KNLC, KNUF, KNU စသည် ဖြစ်ခဲ့သည်။ သို့ရာတွင် ကရင်တော်လှန်ရေး ခေါင်းဆောင်များသည် အသိရှိရှိဖြင့် ၁၉၇၅ တွင် KNU အဖွဲ့အစည်းအတွင်း ပြန်၍ စုစည်းခဲ့ကြသည်။ ၎င်းနောက် ယခုတိုင် ကရင်တော်လှန်ရေးကို KNU ကဆက်၍ ဦးဆောင်မှုပေးခဲ့သည်။ ၁၉၄၇ မှယနေအထိ (၅၂) နှစ်တာကာလအတွင်း ကေအဲန်ယူ အတွင်းပိုင်းတွင် လူပုဂ္ဂိုလ်အရ၊ သစ္စာဖောက်အညံ့ခံမှု၊ တော်လှန်ရေးကိုဆန့်ကျင်ကျောခိုင်းသွားမှုများရှိခဲ့၊ အမှားများစွာရှိခဲ့ကြသော်လည်း ကေအဲန်ယူ အဖွဲ့အစည်းအတွင်းတွင် သေနင်္ဂဗျူဟာအမှားများကို ပြုလုပ်ခဲ့ခြင်းမရှိချေ။ ဤအချက်ကြောင့်ပင်

က ရင်တော်လှန်ရေး မကျရှုံးဘဲ ဆက်လက်ရှင်သန်နေနိုင်ခြင်းဖြစ်သည်။ ဤအချက်သည်လွန်စွာအရေးပါသည့် ကိစ္စ ဖြစ်သည်။
 ကေအဲန်ယူ သည်လည်းကောင်း၊ ကေအဲန်ယူခေါင်းဆောင်များသည် ၎င်းသေနင်္ဂဗျူဟာ အမှားများကို ကျူးလွန်ခဲ့ခြင်းဟု ကောက်ချက်ချနိုင်သော်လည်း ချို့ယွင်းအားနည်းချက်ကင်းရှင်းသည်ဟူ၍ကား မသတ်မှတ်နိုင်ချေ။ ခေါင်းဆောင်မှုလုပ်ငန်း၏ အားနည်းချက်များတွင် အဓိကအားဖြင့် ကရင်အမျိုးသားအစည်းအရုံးကို စည်းကမ်းစနစ်ကျ ခိုင်မာစွာ မတည်ဆောက်နိုင်ခြင်းဟူသော အချက်နှင့် များစွာဆက်စပ်မှုရှိသည်။
 ဤအရင်းခံ အားနည်း ချက်မှ နေ၍အဖွဲ့အစည်းအနေဖြင့် တပ်တည်ဆောက်ရေးနှင့် စစ်ရေးကိုဦးဆောင်မှုပေးရာတွင် အားနည်းခြင်း၊ ပြည်သူကိုစည်းရုံးနှိုးကြားလာအောင်ဆောင်ရွက်ရာတွင် အားနည်းခြင်း၊ ပြည်တွင်းပြည်ပမှ ဝဲယာနိုင်ငံရေး အယူအဆများ၏ ရိုက်ခတ်မှု ကိုခံရခြင်း၊ အဖွဲ့တွင်း ကိုယ်ကျိုးရှာသမားများ နှင့် တစ်ဗိုလ်တစ်မင်းဝါဒသမားများကို မရှင်းလင်းနိုင် ခြင်း စသည်တို့ဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် ကေအဲန်ယူ အဖွဲ့အစည်း စနစ်တကျ ခိုင်မာရေး၊ ခေါင်းဆောင်များ တဦးချင်းအနေဖြင့် အမှားကင်းရန်နှင့် ထက်မျက်ခိုင်မာစေရန် ဆက်လက်ကြိုးပမ်းနကြရမည်ဖြစ်သည်။

ဆက်လက်ဖော်ပြသွားမည်
 ပဗိုစောသောသီဘွဲ့ထံမှရယူဖော်ပြသည်။



ကညီနံနံထီၣ်သီမုၢ်နံၤ Karen New Year Day သလုၤလၢထီၣ်-၁၁သီ

ကညီဒီကလုာ်ကရၢ (KNA) ဂုာ်ကျဲးစးတၢ်ဝဲလၢ ပကညီဖိတဖၣ် ကလဲၤထီၣ်လဲၤထီၣ် ဒိၣ်ထီၣ်ထီၣ်ထီၣ် ဒိၣ်ပကလုာ်ကလဲၤတဖၣ်အသိး လၢတၢ်ကူာ်ဘၣ်ကူာ်သ့၊ ပုၤဂ့ၢ်ဝီ၊ ဒီးတၢ်လဲၤထီၣ်လဲၤထီၣ်အကပကပအဂီၢ်န့ၣ်လီၤ။ လၢအတၢ်ဂုာ်ကျဲးစးအကျါ ဂုာ်ကျဲးစးစ့ၢ်ကိးဝဲဒ်သိးကညီဖိတဖၣ် ကဒီးန့ၢ်ဘၣ်အမုၢ်နံၤသဘျုတနံၤ ဒ်အမုၢ် "ကညီဒီကလုာ်အမုၢ်နံၤ" န့ၣ်လီၤ။ လၢတၢ်ယုထီၣ်လၢ ကဒီးန့ၢ်မုၢ်နံၤဒိၣ်တနံၤအံၤအလီၢ်န့ၣ် (KNA) ထံၣ်သ့ၣ်ညါဝဲလၢ မုၢ်ယုထီၣ်ဝဲလၢ ကန့ၢ်ဘၣ် "ကညီနံနံထီၣ်သီမုၢ်နံၤ" န့ၣ် ကမုၢ်တၢ်လၢကညီဒိၣ်ဒိၣ်တၢ်တက့ၢ်အယိစးထီၣ်ဂုာ်ကျဲးစး မၤဝဲတၢ်ရဲၣ်တၢ်ကျါ ၂ ပတီၢ် ဒ်လၢအသိးန့ၣ်လီၤ။

- (က) ဒ်သိးတၢ်ပာ်ပနီၣ် ကညီနံနံထီၣ်သီမုၢ်နံၤ လီၤတၢ်လီၤဆဲးကန့ၢ်အဂီၢ် ကလီၤကရၢကရိဒီး ယုသ့ၣ်ညါမၤနီၣ်မၤယါဝဲၤပာ်ဖျါထီၣ်က့ၤဆူ (KNA) ဝဲၤလီၢ်ခိၣ်သ့ၣ် ချးဆၢချးကတီၢ်
- (ခ) ကညီနံနံထီၣ်သီမုၢ်နံၤ ဒ်သိးထံၣ်ကီၢ်ပဒိၣ်ကဟ့ၣ်တၢ်ခွဲးလၢ အဖိးသဲးစးအကျဲးဆၢချးကတီၢ်အဂီၢ် န့ၣ်လီၤ။
- (က) ဒ်သိးတၢ်ပာ်ပနီၣ် ကညီနံနံထီၣ်သီမုၢ်နံၤ လီၤတၢ်လီၤဆဲးကန့ၢ်အဂီၢ် ကလီၤကရၢကရိဒီး မၤတၢ်မၤတဖၣ်

လိာ်သး အကလုာ်ကလုာ်ဒီး အတၢ်သးလီၤဖးလိာ်သးအိၣ်အယိ ဒ်သိးကညီကလုာ်ကအိၣ်ယုအိၣ်ဖိးက့ၤပ ကအိၣ်ဒီးတၢ်သးတဖျါဃီအဂီၢ် (KNA) အိၣ်ဒီးတၢ်ပညိာ်လၢ တၢ်ကၢဖျိာ်က့ၤကညီဖိတဖၣ် ဒ်သိးကအိၣ်က့ၤဒီးတၢ်မၤလၢကပိၤကညီနံနံထီၣ်သီ တနံၤဃီအဂီၢ် ဟ့ၣ်လီၤမုၢ်ဒါဆူ ကညီဖိတဖၣ်စးလၢ ထံၣ်ကီၢ်သဲးစးဘျီဒိၣ်လၢခိ (၂ပဒေပြုအောက်လွတ်တော်) တဖၣ်အစုပူၤလၢ ကယုသ့ၣ်ညါလီၤတၢ်လီၤဆဲး ကညီနံနံထီၣ်သီ တၢ်မၤအီၤအမုၢ်နံၤဒီး ဘၣ်မၤဝဲအိၣ်တဖၣ်လၢ တၢ်ဂ့ၢ်တဖၣ်အဖိခိၣ်ဝဲၤ ပာ်ဖျါထီၣ်က့ၤဆူ (KNA) ဝဲၤလီၢ်ခိၣ်သ့ၣ်န့ၣ်လီၤ။
 ဘျီဒိၣ်ခါၣ်စးလၢ ဘၣ်ဟံးမုၢ်ဒါတဖၣ်မုၢ်ဝဲ (၁) စီပုၣ်သ့ၣ်၊ (၂) မါကုာ်အု (၃) အူဖိမံး (ပအိၣ်)၊ (၄) ပီၢ်ရီ စီဆံးတနံၣ်လူၢ်နံၣ်၊ (၅) မါထီၣ်ခါ၊ (၆) မါဘးခဲၣ်၊ (၇) မါရွာ်ညး၊ (၈) စီမုးသ့၊ (၉) အူးလးဖုာ်၊ (၁၀) စီဖိခဲး၊ (၁၁) စီသ့ၣ်ဒွါ၊ (၁၂) စီကွီးစၢၣ်ဒိၣ်ဖိမု သ့ၣ်တဖၣ်န့ၣ်လီၤ။

ကညီခိန်နီလါ တာ်ဃုထာထီၣ်အီၤ တဖၣ် လဲၤဆူကညီဖိအိၣ်ဆိးဟီၣ်ကဝီၤတဖၣ် ဒီးမတၢ်ဃုသ့ၣ်ညါ ကညီနီၣ်ထီၣ်သီလါ တာ် မတၢ်အီၤလါ ကညီဟီၣ်ကဝီၤတဖၣ်အပူၤအ ဂုၢ် ဒီး တာ်ဘၣ်မအီၤတဖၣ် တာ်ဂုၢ်တာ်ကျိၤ တဖၣ်န့ၣ်လီၤ လါတာ်ဃုသ့ၣ်ညါအပူၤ တာ် သ့ၣ်ညါဘၣ်တာ်ဂုၢ်တဖၣ်ဒ်လၢအသိးန့ၣ်လီၤ

- (၁) ဖဲန့ၣ်ဆါကတီၢ် ကညီဖိတဖၣ် မန့ၣ်ထီၣ် သီအဆါကတီၢ်လီၤဆိလိာ်အသး အါဂၤ အါ မံၤန့ၣ်လီၤ
- (၂) ကညီခရ်ဖိတဖၣ် မၤဝဲန့ၣ်ထီၣ်သီဖဲ လါ ယန့ၣ်အါရ် (၁) သီအနံၤ ဒ် ဟီၣ်ခိၣ်ဒိ ဖျၢၣ်မၤဝဲန့ၣ်ထီၣ်သီ အသိးန့ၣ်လီၤ
- (၃) ကညီဘူးဒးတဖၣ် မၤဝဲန့ၣ်ထီၣ်သီဖဲ တရူ လါ တါလီၤ (ပုၤလူထံ) ဝဲန့ၣ်ထီၣ်သီအ နံၤ န့ၣ်လီၤ
- (၄) ကညီဖိအိၣ်လါပၤခိၣ် ဒီး ကစၢ်ခိၣ်တ နီၤမၤဝဲကညီနီၣ်ထီၣ်သီဖဲ ဖျၢၣ်သိၣ်လါထီၣ် (၁) သီအနံၤန့ၣ်လီၤ
- (၅) ဖိပဲးဆၣ် အတၢ်ဘျၢၣ်တာ်ဘါကရၢဖိတဖၣ် မၤဝဲကညီနီၣ်ထီၣ်သီဖဲ တပိးတွဲလါထီၣ် (၄) သီအနံၤန့ၣ်လီၤ
- (၆) ကညီကီၢ်စဲၣ် တလၢကူၤ (အံးသး) က ညီဘူးဒးတဖၣ် မၤဝဲ ကညီနီၣ်ထီၣ်သီ ဖဲ တပိ လါပုၤပူၤ (၁) သီအနံၤန့ၣ်လီၤ
- (၇) ကညီကီၢ်စဲၣ် ဖၣ်အၣ်ကီၢ်ရၢၣ်ဒီး ဒုသဝီတ နီၤလါအမ့ၢ် ကညီလိာ်ကတၢ်ဘျၢၣ်တာ်ဘါ ကရၢတဖၣ် မၤဝဲ ကညီနီၣ်ထီၣ်သီ ဖဲ န ယိၣ်လါထီၣ် အခိၣ်ထံးတနွံ မ့ၢ်ဘျၢၣ်နံၤ (စနေနေ) န့ၣ်လီၤ
- (၈) သရၣ် လူရွၢ် ကွဲးဝဲ ကညီနီၣ်ထီၣ်သီ အ လံာ်ပူၤပာ်ဖျါဝဲလါ ကီၢ်ကွီၣ်တၢ်ပူၤကညီ ဖိအိၣ်ဆိးလါပဝါစံာ်အိၣ်ဟီၣ်ကဝီၤတဖၣ် န့ၣ်မၤဝဲ ကညီနီၣ်ထီၣ်သီဖဲ တပိးတွဲလါ ထီၣ် (၁) သီတုၤ (၁၀) သီ ဖဲအဘၣ်သး ဝဲ တနံၤန့ၣ်လီၤ
- (၉) ကညီပျီအိၣ်လါကီၢ်ကွီၣ်တၢ် လါဖါဟီၣ် ကဝီၤတဖၣ်မၤဝဲကညီနီၣ်ထီၣ်သီဖဲ တကူ လါ အပူၤန့ၣ်လီၤ
- (၁၀) ကညီဖိ လါကစၢ်ခိၣ် တဖၣ် အဝဲသ့ၣ် တာ်ပိၣ်ဒီး အခိၣ်အနီၤလါ ကစၢ်ခိၣ်တ ဖၣ်ဒီးပာ်ပနီၣ်ဝဲမ့ၢ်နံၤတနံၤလါအဘၣ်သး ဝဲဒီး မၤဝဲ ကညီနီၣ်ထီၣ်သီ အနံၤ အယိ ကစၢ်တလျီဒီးတလျီမၤဝဲန့ၣ်ထီၣ်သီန့ၣ် တဒ်သိးလိာ်သး ဘၣ်န့ၣ်လီၤ

ဘၣ်ဃး တာ်ဃုသ့ၣ်ညါ ကညီနီၣ် ထီၣ်သီအဂုၢ်န့ၣ် တာ်စံးကတီၢ်ဂုၢ်လိာ်ဘျီလိာ် သးသပျီပျီဖဲ ဝုၢ်တီအူ ဒီး မ့ၢ်ဖိပဲးဆၣ် အ ကရၢဖိတဖၣ်တခီ ဃုထီၣ်ဝဲသပျီပျီလါ တာ် ကပာ်ပနီၣ်န့ၣ်အီၤ ဒ်အဝဲသ့ၣ်အခိၣ်အနီၤဒုး အိၣ်ထီၣ်တၢ်ဝဲ လါအမ့ၢ် တပိးတွဲလါထီၣ် (၄) သီအနံၤန့ၣ်လီၤ အဝဲသ့ၣ်အာ်လီၤဝဲဒ်သိး ပယီၤတဖၣ် ပာ်ပနီၣ်ဝဲ တနံၣ်အတီၢ်ပူၤ လါ အိၣ် (၁၂) လါန့ၣ်လီၤ

လံာ်ပာ်ဖျါပာ်တုၤအါမးလါ ပုၤအါ ဂပာ်ဖျါဝဲလါ ကညီနီၣ်ထီၣ်သီန့ၣ် ပမၤတၢ် အီၤလါ ပမိာ်ပာ်ဖဲဖုအစါလံာ်လံာ် တုၤခဲကနံၣ် အံၤ ပမၤအိၣ်အီၤတပယုာ်ဃိလါ လါသလုၤ ထီၣ် (၁) သီ (ပြာသိုလဆန်း (၁) ရက်နေ) အဆါကတီၢ် သရၣ်ဖုယာ်န့ၣ် လါအိၣ်ဆိးအ ထံးအခံလါ မွဲးကီၢ်ရၢၣ်၊ အ့ၣ်မဲကီၢ်ဆၣ်၊ တ ကူၣ်ဆံးသဝီ၊ လါလဲၤကဲကွီၣ်သရၣ်အါန့ၣ်အါ လါလါ ဖၣ်ပူၣ်ကစၢ်ခိၣ်၊ ကညီကီၢ်စဲၣ်တဂၤ ပာ်ဖျါဝဲဒၣ်လါ ဖၣ်ပူၣ်ကစၢ်ခိၣ်န့ၣ် တာ်သ့ဝဲ ဒၣ် သ့ၣ်ဘၣ်ခိ (၁၂) ဘၣ် အလံာ်န့ၣ်လံာ်လါ ဒီး လံာ်န့ၣ်လံာ်လါ အဝဲအံၤအမဲာ်ညါန့ၣ် လံာ်န့ၣ်လံာ်လါအဂၤတအိၣ်ဘၣ်. ကညီဖိတ ဖၣ်ဒ်ကီၢ်ပယီၤအသိး တနံၣ်န့ၣ်လါအိၣ်ဝဲ (၁၂) လါဒီး ဖၣ်ပူၣ်ဟီၣ်ကဝီၤဒိဘၣ်ညါ ပာ်ပ နီၣ်ဝဲလါ လါသလုၤ မ့ၢ်လါအခိၣ်ထံးတလါ ဒီး သလုၤလါထီၣ် (၁) သီန့ၣ် မ့ၢ်တာ်အုၣ်အ သးလါ ကညီအနံၣ်ဆဲးဆါန့ၣ်လီၤ

ဖဲန့ၣ်အဆါကတီၢ် ဒီကလုာ်ကရၢ (KNA) အနံၣ်ရွဲၣ်ခိၣ်ကျၢ်မ့ၢ်ဝဲ မါဘးခွဲဒီး အဝဲပာ်ဖျါထီၣ် စုၢ်ကိးဝဲလါ တချးဒီးလါ (၁၉၃၇) နံၣ်န့ၣ်အနံၣ် (၇၀) ဘျီမး တလါ- ကညီအလါသ့ၣ်ဘၣ်ဖးဒိၣ် (သင်ပုန်းကြီး) ဒီး အလံာ်ဖးတဖၣ် ဘၣ်တာ်ပာ်ဖျါထီၣ်အီၤဒီး လါလံာ်အပူၤ ဖဲကဘျးပ (၅၃) န့ၣ်အိၣ်ဖျါ ဝဲလါ တနံၣ်န့ၣ်အိၣ်ဝဲ (၁၂) လါန့ၣ်လီၤ ဒ်န့ၣ် အသိးကညီဖိတဖၣ် ပာ်ပနီၣ်ဝဲလါ ကညီအ လါဆိကတၢ်တလါမ့ၢ်ဝဲ လါသလုၤန့ၣ်လီၤ လါတာ်န့ၣ်အယိ အဝဲပာ်ဖျါထီၣ်ဝဲလါ ဒ်မိာ် ပာ်ဖဲဖုလါပူၤအစါလံာ်လံာ် ပာ်ပနီၣ်ဝဲအသိး ကညီနီၣ်ထီၣ်သီ ကမ့ၢ်ဝဲ သလုၤလါထီၣ် (၁) သီန့ၣ်လီၤ

ဒီကလုာ် (KNA) ခိၣ်နီၣ်တဖၣ် ဒ် တာ်သ့ၣ်ဆါဖးကတီၢ်ဘၣ်လံာ်အယိ ဒ်အဝဲသ့ၣ် န့ၣ်ဘၣ်လံာ်ပာ်ဖျါတဖၣ် ဒီး တာ်အုၣ်သးတဖၣ် အသိး ဟံးန့ၣ်တာ်ဆါကတီၢ်ဒီး သမံသမိးဝဲ ကိးကပးဒီးဒီး တာ်ပိၣ်တာ်ပိသကိးန့ၣ်လီၤ ဒ်ပယီၤလါတဖၣ် အသိး ကညီတဖၣ်အလါ စုၢ်ကိး အမံအိၣ်လံအယိ ကပာ်ပနီၣ်က့ၤ လါ တဖၣ် ဒ်ပယီၤလါတဖၣ်အသိး ဒီး တာ်မ့ၢ်ကိး ကညီလါတဖၣ်အမံဒ်လဲၣ်ဂ့ၤ သလုၤလါမ့ၢ် ကညီလါအဆိကတၢ်တလါန့ၣ် အိၣ်ဒီးတာ် အုၣ်သးလါပုၤလံအယိ ဆါတံာ်ဝဲလါ သလုၤ လါထီၣ် (၁) သီန့ၣ် မ့ၢ်ဝဲ ကညီအနံၣ်ထီၣ်သီ န့ၣ်လီၤ

(ခ) ဒီကလုာ် (KNA) အတၢ်ဂုၢ်ကျးစး ဒ် သိးကညီနီၣ်ထီၣ်သီ ကကဲထီၣ် လါအဖိးမံဒီး ထံကီၢ်တာ်ဘျၢၣ်သဲစး ဟ့ၣ်အခွဲးအဂီၢ်

ကညီနီၣ်ထီၣ်သီ ဒ်သိးတာ်ကပာ် ဂါ်ပာ်ကျၢၤအီၤလါ အဖိးဒီးတာ်ဘျၢၣ်သဲစးအ ဂီၢ် ပုၤကူၣ်လိာ်တာ် (ဘျီခိၣ်ခါန့ၣ်စး)-မင်း တိုင်ပင်အမတ်-၁၃၂) ဂၤအကျါ ပုၣ်ဃုာ်ဒီး ကညီဘျီခိၣ်ခါန့ၣ်စး (၁၅) ဂၤ တီၣ်ဖျါထီၣ်ဝဲ

ဆူ ဘျီခိၣ်ခါန့ၣ်သိး တာ်ဘျၢၣ်ပတြီၣ်တဘျီအ သိးကနီၣ်အဂီၢ် ခိၣ်ဖျါတလါ (မ့ၢ်) ကလုာ် ကိတီာ် အူဘးထီ (BA) အတၢ်မၤစၢၤဆီၣ်ထွဲ တာ်တူၢ်လိာ်တာ်ဘျၢၣ်ပတြီၣ်တဘျီအံၤလါ တာ်ကကွၢ်ဆိကမိၣ် အဂုၢ်န့ၣ်လီၤ

တာ်ဘျၢၣ်ပတြီၣ်တဘျီအံၤ တုၤထီၣ် လံလါဘျီခိၣ်ခါန့ၣ်အယိ ဒ်သိးပူၤထီၣ်ဒါသုတ အိၣ်တဂ့ၤ ပုၤကအာ်လီၤတူၢ်လိာ်ဒီး ကဲထီၣ် တာ်ဘျၢၣ်ဖဲသဲးစးတဘျီအဂီၢ် ကညီဘျီခိၣ်ခါ ခါန့ၣ်စးတဖၣ် ဂဲၤလိာ်ဝဲသပျီပျီ၊ ကရၢကရီ တဲနါပာ်ဘျီခိၣ်ခါန့ၣ်စးတဖၣ် ဒ်သိးတာ်ဂုၢ် အံၤတာ်ကအာ်လီၤတူၢ်လိာ်အဂီၢ်န့ၣ်လီၤ လါ ခံကတၢ် ပုၤအါဂၤနီၣ်ပာ်ဒီး အာ်လီၤတူၢ်လိာ် သုအယိ ကညီဘျီခိၣ်ခါန့ၣ်စးလါအမ့ၢ် စီၤကွီၣ် စၢ်ဒ်ဖိမ့ၢ် ဆုၤန့ၣ်ဝဲလါ တာ်ကသ့ၣ်ညါပာ်ပ နီၣ် ကညီနီၣ်ထီၣ်သီအတၢ်ဘျၢၣ်ပတြီၣ်အံၤလါ တာ်ကအာ်လီၤတူၢ်လိာ်အဂီၢ်ဖဲ (၁၃.၇.၃၇) နံၤဒီး အူဖဲမွဲး တခီဆီၣ်ထွဲဝဲဒ် တာ်ဘျၢၣ်ပ တြီၣ်အံၤဒီး ပုၤထီၣ်ဒါတာ် တအိၣ်နီၣ်တဂၤဘၣ် အယိ ဘၣ်တာ်ပာ်ဂါ်ပာ်ကျၢၤအီၤန့ၣ်လီၤ

ကညီနီၣ်ထီၣ်သီတာ်ဘျၢၣ်ပတြီၣ်လါ တာ်ပာ်ဂါ်ပာ်ကျၢၤအီၤလါ ဘျီခိၣ်ခါန့ၣ်စးန့ၣ် ကိတီာ် စီၤပုၣ်သုဃုပတံထီၣ်ဝဲဆူ (ဘုရင်ခဲ) ဒီး ကိတီာ်ခဲလါာ် အတၢ်အိၣ်ဖျိအပူၤ တာ် ဘျၢၣ်သဲစးပတြီၣ် (BILL) တဘျီအံၤ ကကဲ ထီၣ်ဝဲသဲစး (ACT) အဂီၢ် (ဘုရင်ခဲ) တဖၣ် ဆဲးလီၤမံအယိ တာ်ဘျၢၣ်သဲစးပတြီၣ်အံၤ ကဲ ထီၣ်ဝဲလါ တာ်ဘျၢၣ်သဲစးနီၣ်နီၣ်န့ၣ်လီၤ

ဖဲ ၁၉၃၇ နံၣ် လါဒ်စဲဘၣ်အပူၤ ထံလိာ်ကီၢ်ပူၤဝဲကျိၤကိတီာ် ဘိးဘၣ်ရၤလီၤဝဲ လါ လါသလုၤထီၣ် ၁ သီ-(ပြာသိုလဆန်း ၁ ရက်) န့ၣ်မ့ၢ်ဝဲ ကညီဒီကလုာ်အနံၣ်ထီၣ်သီ တကတီၢ်ဃိ မ့ၢ်ဝဲ တာ်ပျီပဒိၣ်တာ်မၤခဲလါာ် (ဂဇကံဝင်နေ) ဒီး ကီၢ်ပယီၤထံကီၢ်ဒီတဘျီ အပူၤ တာ်ကဘၣ်ပျီပဒိၣ်ဝဲဒါဒီးခဲလါာ်၊ ကွီၣ်ခဲ လါာ်၊ တာ်မၤလီၢ်တဖၣ်ခဲလါာ်၊ စုတးတဖၣ် ခဲလါာ်န့ၣ်လီၤ

ဖဲ ၁၉၃၉ နံၣ်န့ၣ် မ့ၢ်ကညီဖိဒီတက လုာ်ညါ စးထီၣ်မၤလါကပိဘၣ်ဝဲ ကညီနီၣ် ထီၣ်သီ အဆိကတၢ်တဘျီလါ အဖိသဲစးန့ၣ် လီၤ နံၣ်အံၤမ့ၢ်ဝဲ နံၣ်တနံၣ်လါ တာ်မၤလါက ပိ ကညီနီၣ်ထီၣ်သီ လါအဖိးသဲစး အဆိက တာ်တဘျီန့ၣ်လီၤ

လါ -
KNU-DOI HQ

ခွင့်အခွင့်ယူမှု-ကညီဒီကလုဉ်ခါဖိုင်ကရုာ ခံဂ်ခိဉ်ထံးသဲးစးတဂ်ဝဂျာခိဉ်သ့ဉ်

အဆာဒိဉ် ၁၀. တဂ်နုာ်လီၤကဲထီဉ်ကရုာဖိ

- (၁) ပုၤလၢအတူၢ်လိာ် ခွံအခွံယူဉ် ဂံၢ်ခိဉ်ထံး တဂ်ဘျာခိဉ်သ့ဉ်ဒီး အကျဲသန့၊ အတၢ်မၤရဲၣ်ကျဲၤ ဒီး လူၤပိာ်မၤထွဲ ခွံအခွံယူဉ် အတၢ်ဆၢတဲာ်သ့ဉ်တဖၣ်ဒီးဟ့ဉ်တၢ်နုာ်လီၤကရုာအစု ဒီး ကိးနံဉ်ဒီးအစုဘၣ်ဆၢဘၣ်ကတီၢ်န့ဉ် ကညီဖိကိးဂၤဒဲး၊ ကလုာ်တၢ်လီၤစၢၤတစံး၊ တၢ်စုာ်တၢ်နုာ်တစံး၊ မုာ်ခွါတစံး၊ လၢအသးပုၤထီဉ် (၁၈) နံဉ်တဖၣ်န့ဉ် ကဲထီဉ်ခွံအခွံယူဉ် ကရုာဖိသ့န့ဉ်လီၤ။
- (၂) ပုၤလၢအဘၣ်သ့ဉ်ဘၣ်သး ဒီး တူၢ်လိာ်ဝဲကညီတၢ်ပာ်ဆၢ ဒီး ကရုာလၢအတီခိဉ်ရိဉ်မဲတၢ်ဒ်အမုာ်ခွံအခွံယူဉ် ဒီး လူၤပိာ်မၤထွဲတၢ်ပာ်ပနီဉ်လၢထး အဆၢဖိ (၁) အသးန့ဉ် ကလုာ်အဂၤတဂၤစုာ်ကိး ကဲထီဉ်ဝဲခွံအခွံယူဉ် ကရုာဖိ သ့န့ဉ်လီၤ။

အဆာဒိဉ် ၁၂. ကရုာဖိတဖၣ် အမူအဒါ

- (၁) ကဘၣ်ဂုာ်ကျဲးစၢး မၤန့ၢ်ပာ်အသးလၢ ခွံအခွံယူဉ်-ကညီဒီကလုဉ်စၢဖိုင်ကရုာတၢ်ပာ်ဆၢအတၢ်နဲဉ်ကျဲၤ တၢ်တူၢ်ခိဉ်ပာ်သးဒီးအကျဲသန့ တၢ်မၤရဲၣ်ကျဲၤတဖၣ် ဒီး ဒီသဒါဝဲဒ် န့ဉ်လီၤ။
- (၂) ကဘၣ်ဒိကန့ဉ် လူၤပိာ်မၤထွဲ ခွံအခွံယူဉ် တဂ်ဘျာတဖၣ် လီၤတံာ်လီၤဆဲးန့ဉ်လီၤ။
- (၃) မူဒါလၢအလီၤဘၣ်အိၤသ့ဉ်တဖၣ်န့ဉ် ကဘၣ်မၤဝဲ တုၤလီၤတီၤလီၤန့ဉ်လီၤ။
- (၄) ကဘၣ်ပံးဃာ်ပၤဃာ် တၢ်ဖံးတၢ်မၤ လၢအကဲဘျုးကဲဖိုင်လၢ ခွံအခွံယူဉ် အဂီၢ်န့ဉ်လီၤ။
- (၅) ကဘၣ်စူးကါဒီးမၤဝဲ ဒ် ခွံအခွံယူဉ် အကျဲသန့ ဒီး တၢ်ဆၢတဲာ်တဖၣ်လၢတၢ်မၤနီၢ် န့ဉ်လီၤ။

အဆာဒိဉ် ၁၁. တဂ်နုာ်လီၤကရုာအစု

- (၁) တဂ်နုာ်လီၤ ခွံအခွံယူဉ် ကရုာအစုမုာ်ဝဲ (၁၀၀၀) ကူး ဒီး ကိးနံဉ်ဒီးအစုမုာ်ဝဲ (၅၀၀) ကူးန့ဉ်လီၤ။
- (၂) ကရုာဖိ လၢထံဂုၤကီၢ်ဂၤတဖၣ် ကဟ့ဉ်တၢ်နုာ်လီၤကရုာအစုဒ်အထံအကီၢ်ကျိဉ်စုဒ်ဝဲအသး ဒီး ဒ်အကရုာဖိတဖၣ်အာဉ်လီၤတူၢ်လိာ်ဝဲအသးန့ဉ်လီၤ။

အဆာဒိဉ် ၁၃. ကရုာဖိတဖၣ်အတၢ်ခွဲးတၢ်ယာ်

- (၁) အိဉ်ဒီးတၢ်ခွဲးတၢ်ယာ်လၢ ကနုာ်လီၤစံးကတိၤတၢ်လၢတၢ်သဘျာအပူၤဖဲ ခွံအခွံယူဉ် တၢ်အိဉ်ဖိုင် လၢအဘၣ်ထွဲဒီးအိၤ န့ဉ်လီၤ။
- (၂) အိဉ်ဒီးတၢ်ခွဲးတၢ်ယာ်လၢ ဃုထၢတၢ်သ့၊ ဒီးဃုထၢ အသးသ့ဝဲ ဖဲ ခွံအခွံယူဉ် တၢ်အိဉ်ဖိုင် လၢအဘၣ်ထွဲဒီးအိၤန့ဉ်လီၤ။
- (၃) အိဉ်ဒီးတၢ်ခွဲးတၢ်ယာ်လၢ ဆုၤနုာ်တၢ်သ့ဒီး ဟ့ဉ်တၢ်ဖးသ့ဝဲ ဖဲ ခွံအခွံယူဉ် တၢ်အိဉ်ဖိုင် လၢအဘၣ်ထွဲဒီးအိၤန့ဉ်လီၤ။
- (၄) အိဉ်ဒီး တၢ်ခွဲးတၢ်ယာ်လၢ ကစံးကတိၤပံာ်ထံနီၤဖး ခွံအခွံယူဉ် အတၢ်ဂံၢ်စၢ်ဘါစၢ် ဖဲတၢ်အိဉ်ဖိုင်လၢ အဘၣ်ထွဲဒီးအိၤအပူၤန့ဉ်လီၤ။
- (၅) အိဉ်ဒီး တၢ်ခွဲးတၢ်ယာ်လၢ မုာ်ဒုးနဲဉ်ဖျါထီဉ် တၢ်ဂုာ်တၢ်ကျိဉ်ဘၣ်ဘျိးဘၣ်ဒါန့ဉ်ထုးထီဉ်ကွံာ်အသးလၢ ခွံအခွံယူဉ် အပူၤသ့န့ဉ်လီၤ။

ခွင့်အခွင့်ယူမှု-ကညီဒီကလုဉ်ခါဖိုင်ကရုာ ခံဂ်ခိဉ်ထံးသဲးစးတဂ်ဝဂျာခိဉ်သ့ဉ်တဂ်မၤဒေကရဲ

အဆာဒိဉ် ၃. ခွံအခွံယူဉ် ကျိဉ်စုာ်ဖိတဖၣ်

- (၁) တၢ်ထၢ ခွံအခွံယူဉ်ကရုာစုန့ဉ် တၢ်ကဘၣ်ဟ့ဉ်ဝဲလံာ်ဖိုင်တဲာ်ဒီးထၢအိၤန့ဉ်လီၤ။ လံာ်ဖိုင်တဲာ်အဒိတဖၣ် တၢ်ကဘၣ်ကွဲးပာ်လီၤန့ဉ်လၢ လီၢ်ခၢဉ်သး န့ဉ်လီၤ။
- (၂) ဂံၢ်ခိဉ်ထံး တၢ်ကရုာကရိတခါခါ စုလၢအထၢဝဲန့ဉ်တဖၣ် ကဘၣ်ဆုၤထီဉ်ဝဲဆူ ကီၢ်ဆဉ် ပၤဆုၤတၢ်ကမံးတံာ် အအိဉ်န့ဉ်လီၤ။ ပုၤလၢအဆုၤထီဉ်စု ဆူ ကီၢ်ဆဉ်ပၤဆုၤတၢ်ကမံးတံာ်အအိဉ်န့ဉ် တၢ်ကဘၣ်ထုးထီဉ်ဟ့ဉ်လီၤ တၢ်ဒီးန့ဉ်စုအလံာ်ဖိုင်တဲာ်န့ဉ်လီၤ။ တၢ်ကဘၣ်မၤအိၤလၢကျဲဒ်အံၤအသး လၢ ကီၢ်ဆဉ် ဆူ ကီၢ်ရုာ်၊ ကီၢ်ရုာ်ဆူ လီၢ်ခၢဉ်သး န့ဉ်လီၤ။
- (၃) ခွံအခွံယူဉ် စုတဖၣ် တၢ်ကဘၣ်နီၤလီၤစူးကါအိၤ ဒ်လံာ်အသးအံၤန့ဉ်လီၤ။ ကရုာစုလၢအမုာ်ဝဲတၢ်နုာ်လီၤကရုာအလဲ၊ နံဉ်ဆဲးလဲဒီးစုလၢတၢ်ရဲၣ်ကျဲၤမၤန့ၢ်လီၤဆီအိၤတဖၣ်န့ဉ်တၢ်ကဘၣ်ဆုၤထီဉ်အိၤ တတံာ်စုာ်စုာ်၊ ဒ်ပစံးတၢ်အသး၊ ဒုသဝိဆူကီၢ်ဆဉ်၊ ကီၢ်ဆဉ်ဆူကီၢ်ရုာ်၊ ကီၢ်ရုာ်ဆူ လီၢ်ခၢဉ်သး န့ဉ်လီၤ။

အဆာဒိဉ် ၄. တဂ်နုာ်လီၤဆူ ခွံအခွံယူဉ် ကရုာပူၤ

- (၁) ပုၤတဂၤလၢ အသးအိဉ်န့ဉ်လီၤဆူ ခွံအခွံယူဉ်ကရုာပူၤ န့ဉ်ကဘၣ်ပတံထီဉ်ဝဲဆူဂံၢ်ခိဉ်ထံးကရုာလၢအဘၣ်ထွဲဒီး အိၤတခါအိဉ်န့ဉ်လီၤ။ တုၤတၢ်တူၢ်လိာ်အိၤ ဒ်ကရုာဖိအသး လံာ်န့ဉ်ကရုာလၢအတူၢ်လိာ်အိၤန့ဉ်ကဘၣ်ဟ့ဉ်အိၤကရုာအ လံာ်အုဉ်သးန့ဉ်လီၤ။ လံာ်ပတံထီဉ်အဒိဒီး လံာ်အုဉ်သးန့ဉ် လီၢ်ခၢဉ်သး ကဘၣ်ကွဲးပာ်လီၤန့ဉ်ဝဲဒ်လီၤ။
- (၂) ပုၤလၢအသးအိဉ်န့ဉ်လီၤဆူ ခွံအခွံယူဉ် ပူၤတဂၤန့ဉ် တရုးလၢတၢ်တူၢ်လိာ်အိၤလၢအကနုာ်လီၤဆူကရုာပူၤဒဲးဘၣ်အခါ၊ တၢ်ကဘၣ်တဲာ်န့ၢ်ပာ်အိၤလၢ ကညီတၢ်ပာ်ဆၢတၢ်မၤ အကျဲခိဉ်သ့ဉ်၊ ခွံအခွံယူဉ် ထီရီၤတၢ်မၤအကျဲ၊ တၢ်သိဉ်တၢ်သိ၊ တၢ်ဘျာတဖၣ် လီၤတံာ်လီၤဆဲး တုၤအသးထူပာ်န့ၢ်ပာ် ဝဲဒ်န့ဉ်လီၤ။ ပုၤတဂၤလၢ အသးအိဉ် န့ဉ်လီၤဆူ ကရုာပူၤန့ဉ်၊ ဂံၢ်ခိဉ်ထံးကရုာလၢအဘၣ်ထွဲဒီးအိၤ ပၤဆုၤတၢ်အကမံးတံာ်ကဘၣ်တူၢ်လိာ်အိၤဒီး ကရုာအတၢ်အိဉ်ဖိုင်ကဘၣ်သမံသမိး၊ သ့ဉ်ညါပာ်ပနီဉ်အိၤန့ဉ်လီၤ။
- (၃) ကရုာဖိတဂၤ မုာ်သးလီၢ်သးကျဲလၢ အတၢ်လီၢ်တၢ်ကျဲ ဆူတၢ်လီၢ်အဂၤတတီၤမုာ်ဂုၤ၊ တၢ်တူၢ်လိာ်အိၤမုာ်ဂုၤန့ဉ် ကရုာလၢအဘၣ်ထွဲတဖၣ် ကဘၣ်ပာ်ဖျါထီဉ်ဝဲဆူထး ဒီး ပံးန့ဉ်တၢ်ပာ်ဂၢ်ပာ်ကျဲၤန့ဉ်လီၤ။

အဆာဒိဉ် ၅. တၢ်ဟးထီဉ်လၢ ခွံအခွံယူဉ် ကရုာပူၤ

- (၁) ကရုာဖိတဂၤ မုာ်သးအိဉ်ဟးထီဉ်လၢ တၢ်ကရုာကရိအပူၤန့ဉ် ကဘၣ်ကွဲးဝဲတၢ်ဂုာ်တၢ်ကျိဉ်လၢအသးအိဉ်ဟးထီဉ်ဒီး ကဘၣ်ပာ်ဖျါထီဉ်ဝဲဆူကရုာလၢအတူၢ်လိာ်အိၤန့ဉ်လီၤ။
- (၂) ကရုာလၢအတူၢ်လိာ်အိၤ ကတူၢ်လိာ်၊ ဆိကမိဉ်ဝဲ လံာ်ပတံထီဉ်အံၤလီၤ။ တၢ်တူၢ်လိာ်တၢ်ဟးထီဉ်န့ဉ် တၢ်ကရုာကရိလၢထး ကဘၣ်ပာ်ဂၢ်ပာ်ကျဲၤဝဲဒ်လီၤ။ တၢ်ပာ်ဂၢ်ပာ်ကျဲၤမုာ်ဝဲ တၢ်ကဘၣ်ထုးထီဉ်ကွံာ်အမံလၢ ကရုာအစုရီပူၤန့ဉ်လီၤ။



Karen Education and Culture Department
 P.O. Box 4, Mae Sot, Tak 63110, Thailand
 Email: kedctl@yahoo.com, Website: www.kedctl.org

လိာ်ခါးသး ကညီကူညီသုဆဲး လာဝဲကျိာ် အလံာ် ဟ့ာ်ယုာ် ဆူ ကညီ ကို သရၢ် / မုာ် ၆ ဟီာ် ခိာ်ဒီဖျါာ် ကိုသရၢ် အမုာ်နံာ်

တနံာ်အံာ်မုာ်ဝဲ ၂၇၆၀နံာ်, ဆံးမုာ်လါဘါအနံာ်, ခရံာ်နံာ် ၂၀၂၁နံာ် လါအီးကထိဘာ် (၅)သီဒီးဘာ်တံာ်သုာ်ညါ ဟံာ်ပနီာ်အိာ်ဒ် အမုာ်ဝဲဟီာ်ခိာ်ဒီဖျါာ်ကိုသရၢ်မုာ်နံာ်အသီးန့ာ်လီာ်.

ပဲ ကညီကလုာ် အလုာ်လံာ်ထူသန့ တံာ်ဆဲးတံာ်လါ မုာ်ဟံာ်လုာ်ဟံာ်ပူာ် ဒီး ဟံာ်လါ ကပီသရၢ် (ကိုသရၢ်) တဖာ်ဘာ် ဆာ်, စါဆါကတီာ်အံာ်ပထံာ်ဘာ်လါတံာ်သးစဲဒီးတံာ်သုာ်ဆူာ်သးဂဲလါတံာ်ကနုာ်လီာ်မါကိုသရၢ်/မုာ်အတံာ်ဖံး တံာ်မါသုာ်တဖာ်ဆံးလီာ်စ့ာ်လီာ်ဝဲမုာ်လါတံာ်အိာ်သးအတံာ်ဆိာ်သနံးလါ တံာ်ကဘာ်ကွါဆါာ်မဲာ်ဒီးလဲာ်ခီဖျါအိာ်ဒ် ကိုသရၢ်/မုာ်တဂါအသီးအိာ်ဝဲအါမံာ်လါသနာ်အါသနာ်ဒီးယံာ်စ့ာ်ဝဲဒိာ်မး, လီာ်ဆိဒ်တံာ်လါမုာ်ကျိာ်ဝဲကွာ် ဒီးပုာ်ဂုာ်ဝီသနာ်သုာ်တဖာ်န့ာ်လီာ်.

တံာ်ဒုးကူညီသုးဘာ်ထီာ်ဖိလံာ်သုာ်စါသးဘိာ်သုာ်တဖာ်အမဲာ်ညါ, ကိုသရၢ်/မုာ်သုာ်တဖာ်ဘာ်ဟံးထီာ်မါပုာ် စါ မုာ်ဒီးတံာ်လိာ်လါအိာ်ထီာ်လါပုာ်တဝါအပူာ်တဖာ် အါမံာ်အါကလုာ်စုာ်ကီးန့ာ်လီာ်. ၆ဟီာ်ခိာ်ဒီဖျါာ်ဘာ်ကွါ ဆါာ် မဲာ်ဒီး တံာ်တံာ်အိာ်ဒ်အမုာ်လါ အဟံာ်ထွဲထီာ်အခံာ်ခီဖျါ COVID-19 ကး တံာ်ဆါသတြိာ် အံာ် အတံာ် ဘာ်ကူဘာ်ကံာ်အဆါကတီာ်ဒ်လဲာ်, ကိုသရၢ်/မုာ်သုာ်တဖာ်ဘာ်ဟံာ်ကွံာ်ဝဲ အနီာ်ကစါအတံာ်ပျံာ်တံာ်ဖုးတ ဖာ်ဝံာ်ဂုာ်ကျဲးစါးဝဲလါတံာ်တြိဆါဒီးသဒါတံာ်ဆါအါအံာ် ဒ်သီးအသုတဟဲဘာ်ကူဘာ်ကံာ် အပုာ်ကိုဖိသုတဖာ်တဂုာ် အဂီာ် ဒီး ယုကျဲာ်ကျဲာ်ဝဲဒ်သီး ဖိလံာ်သုာ် တဖာ် အတံာ်ကူညီဘာ်ကူညီသု အဆါသုတပတုာ် အသးတဂုာ် အဂီာ်န့ာ် လီာ်. လါန့ာ်အမဲာ်ညါထံာ်ဂုာ်ကီးသးအတံာ်အိာ်သးဒီးထံာ်ကီးအတံာ်ဂဲလီာ်ဖိခိာ် ကိုသရၢ်/မုာ်သုာ်တဖာ်ကွါဆါာ် မဲာ်လဲာ်ခီဖျါတံာ်အိာ်သးဆူာ်မဲာ်ကဲာ်မဲာ်အံာ် စးထီာ်လါကညီတံာ်ဟံာ်ဆါစးထီာ်လံာ်လဲာ် တုာ်လီာ်လါမုာ်မဆါတနံာ် အံာ်အကတီာ်ဒ်လဲာ်န့ာ်လီာ်.

ဒ်တနံာ်အံာ် ဟီာ်ခိာ်ဒီဖျါာ်ကိုသရၢ်/မုာ် မုာ်နံာ် အတံာ်ဂုာ်မိာ်ပုာ်လါ အဘာ်တံာ်ဟံာ်လီာ် အိာ်ဒ်အမုာ် (Teachers at the heart of education recovery)အသီး, ကိုသရၢ်သုာ်တဖာ်မုာ်ဝဲပုာ်အရူဒိာ်နီာ်နီာ်လါတံာ်မါဘာ်လီာ်ဘာ်စး ကုာ်တံာ်ကူညီဘာ်ကူညီသုလါ အဘာ်တံာ်မါဟးဂီာ်တုာ်အိာ် ခီဖျါန့ဆါာ် အတံာ်ဒ်ဘာ်သလံာ်မုာ်ဂုာ်ဒီးပုာ်ဟီာ်ခိာ် ဖိသုာ် တဖာ်အတံာ်ဖံးတံာ်မါ အယိမုာ်ဂုာ်န့ာ်လီာ်. တံာ်မါဘာ်လီာ်ဘာ်စးကုာ် တံာ်ကူညီဘာ်ကူညီသုအံာ် ကဟဲစိာ်န့ာ်ပုာ်လါ တံာ်မုာ်တံာ်ခုာ်, တံာ်လဲာ်ထီာ်လဲာ်ထီာ်ဒီးတံာ်တီတံာ်တြါ လါအအိာ်စံာ်အိာ်ကျါာ်လါပုာ်ကလုာ်အဂီာ်သပုာ်ကတံာ် န့ာ် ပသမါအလီာ်တအိာ်ဘာ်န့ာ်လီာ်.

ပဟံာ်ကဖါလါပသးဒိာ်နီာ်မးလါပအိာ်ဒီးပပုာ်ကလုာ်အကိုသရၢ်/မုာ်လုာ်ဒိာ်ပူာ်ဒိာ်သုာ်တဖာ်လါ အဟ့ာ်လီာ်သးဒီးတုာ် ဆါခိာ်ဆါအသး လါပပုာ်ကလုာ်အတံာ်ဘာ်ဘျးအဂီာ်အံာ်ဒိာ်မးဒီး အလီာ်အိာ်ဝဲနီာ်နီာ်လါကိုသရၢ်/မုာ် အတံာ်ဖံးတံာ်မါ သုာ်တဖာ် တံာ်ဆိာ်ထွဲဒီး သးစဲအါထီာ်အိာ် ဒ်သီးပပုာ်ကလုာ်ကထူာ်ဖျးထီာ်လါ တံာ်ဆိာ်တံာ်မါနုာ် ကီးအကုာ်အဂီာ်ဒီး န့ာ်လီာ်.

လၢခံကတၢၢ်, ပသးအိၣ်စံးဘျူးက့ၤပပုၤကလုာ်အကိၣ်သရၣ်/မုၢ်သ့ၣ်တဖၣ် ခိဖျိအဝဲသ့ၣ်တဖၣ်အတၢ်တူၢ်ဆါခိၣ်ဆါသး
 ဒီးဟ့ၣ်လီၤသးလၢပဂံၢ်ထီၣ်အလုၢ်အပူၤလၢတၢ်န့ၢ်သ့ၣ်တဖၣ်အံၤ ဒိၣ်မးန့ၣ်လီၤ. ပသးအိၣ်ဆၢဂ့ၤဆၢဝါစ့ၢ်ကိးပကညီ
 ကိၣ်သရၣ်/မုၢ်ကိးဂၤဒဲးလၢကပူၤဖျိဒီးတၢ်တတၢ်တနါကိးအက့ၢ်အဂီၢ်ဒဲး. အိၣ်ဆူၣ်သးဖဲ. မၤန့ၢ်အိၣ်ကဲပူၤဒုၣ်ပူၤဒါဒီး
 ဟီၣ်ခိၣ်ဒီးဖျါၣ်ကိၣ်သရၣ်မုၢ်န့ၢ်ဘျီဝဲအံၤကဟဲစိၣ်န့ၢ်ပကိၣ်သရၣ်/မုၢ်ကိးဂၤလၢတၢ်သ့ၣ်မံသးမုၢ်ထူးထူးတီၤတီၤတက့ၢ်န့ၣ်
 မုၢ်ပတၢ်ဆၢဂ့ၤအါဝဲန့ၣ်လီၤ.

လူထုဆူပတၢ်မၤန့ၢ်အဖီတၢ်-

ကူၣ်သ့ခိမံးရှၢၣ်
 ကညီကူၣ်သ့ဆဲးလၢဝဲၤကျိၤ-လၢခသ



ကိၣ်ပပုၤသးမုၢ်ခိၣ်အဝဲတၢ်ပုၤတၢ်န့ၢ်လၢခ့ၣ်ခဲၣ်ယုၣ်တၢ်ပပုၤ
 ကဝီၤပူၤတၢ်မၤန့ၢ်လၢတၢ်ခါအဝဲတၢ်ပုၤ

၂၀၂၁ နံၣ်လါအိးကထိဘၢၣ်တလါအက
 တီၢ်ပူၤ တၢ်ဒုးကဲထီၣ်ဝဲလၢ ကညီဒိကလုာ်
 တၢ်ထူၣ်ဖျိသးမုၢ်ခိၣ်. ကညီဒိကလုာ်ဂၤသး
 ကရၢ ဒီးသးမိၤစိရိၤအသး. သးခိးကိၢ်ဆၢသး
 အဘၢၣ်စၢၤ တၢ်ဒုးကဲထီၣ်ဝဲ ခဲလၢာ် (၂၇၅)
 ဘျီ ဒီး သးမိၤစိရိၤအသး ဒီး သးခိးကိၢ်ဆၢ
 သး သံဝဲခဲလၢာ် (၂၇၁) ဂၤ ဒီး ဘၣ်ဒိဝဲ
 (၂၆၆) ဂၤန့ၣ်လီၤ.

ခ့ၣ်အဲၣ်ယုၣ်-ကညီဒိကလုာ်စၢဖျိကရၢ
 ကိၢ်ရှၢၣ်ဒုသထူၣ်. သးက့ (၁) ဟီၣ်ကဝီၤ တ
 လါအကတီၢ်ပူၤ တၢ်ဒုးကဲထီၣ်ဝဲခဲလၢာ် (၄၇)
 ဘျီ ဒီး သးမိၤစိရိၤအသးသံဝဲခဲလၢာ် (၉၅)
 ဂၤ ဒီး ဘၣ်ဒိဝဲ (၈၀) ဂၤန့ၣ်လီၤ. ခ့ၣ်အဲၣ်ယုၣ်
 -ကညီဒိကလုာ်စၢဖျိကရၢ ကိၢ်ရှၢၣ်တီအူၤ
 သးက့ (၂) ဟီၣ်ကဝီၤ တလါအကတီၢ်ပူၤ
 တၢ်ဒုးကဲထီၣ်ဝဲ ခဲလၢာ် (၅) ဘျီဒီး သးမိၤစိ
 ရိၤအသးခဲလၢာ်သံဝဲ (၃၀) ဂၤ ဒီး ဘၣ်ဒိဝဲ
 (၉) ဂၤန့ၣ်လီၤ. ခ့ၣ်အဲၣ်ယုၣ်-ကညီဒိကလုာ်
 စၢဖျိကရၢ ကိၢ်ရှၢၣ်ချၢၣ်လွၢ်ထူၣ် သးက့ (၃)
 ဟီၣ်ကဝီၤ တလါအကတီၢ်ပူၤ တၢ်ဒုးကဲထီၣ်
 ဝဲခဲလၢာ် (၆) ဘျီ ဒီး သးမိၤစိရိၤအသးသံဝဲ
 ခဲလၢာ် (၁၇) ဂၤဒီး ဘၣ်ဒိဝဲ (၃၀) ဂၤန့ၣ်လီၤ.
 ခ့ၣ်အဲၣ်ယုၣ်-ကညီဒိကလုာ်စၢဖျိကရၢ မုၢ်
 ဩၢ်ကိၢ်ရှၢၣ် သးက့ (၅) ဟီၣ်ကဝီၤ တလါအ
 ကတီၢ်ပူၤ တၢ်ဒုးကဲထီၣ်ဝဲခဲလၢာ် (၂၀၄) ဘျီ
 ဒီး သးမိၤစိရိၤအသး သံဝဲခဲလၢာ် (၉၃) ဂၤ
 ဒီး ဘၣ်ဒိဝဲ (၉၆) ဂၤန့ၣ်လီၤ. ခ့ၣ်အဲၣ်ယုၣ်-က
 ညီဒိကလုာ်စၢဖျိကရၢ ကိၢ်ရှၢၣ်ဒုပျၢ်ယာ်
 သးက့ (၆) ဟီၣ်ကဝီၤ တလါအကတီၢ်ပူၤ

တၢ်ဒုးကဲထီၣ်ဝဲခဲလၢာ် (၁၃) ဘျီ ဒီး သးမိၤစိ
 ရိၤအသးသံဝဲခဲလၢာ် (၃၆) ဂၤ ဒီး ဘၣ်ဒိဝဲ
 (၅၁) ဂၤန့ၣ်လီၤ. တလါအကတီၢ်ပူၤ တၢ်ဒုး
 ကဲထီၣ်ဝဲလၢ ကညီဒိကလုာ်တၢ်ထူၣ်ဖျိသး
 မုၢ်ခိၣ်. ကညီဒိကလုာ်ဂၤသးကရၢ ဒီး သး
 မိၤစိရိၤအသး. သးခိးကိၢ်ဆၢသး သ့ၣ်တဖၣ်
 အဘၢၣ်စၢၤ ခဲလၢာ် (၂၇၅) ဘျီဒီး သးမိၤစိရိၤ
 အသး. သးခိးကိၢ်ဆၢအသး သ့ၣ်တဖၣ် သံဝဲ
 ခဲလၢာ် (၂၇၁) ဂၤအကျါပုၤယုၣ်ဒီး သးရှၢၣ်
 ခိၣ် (၁) ဂၤ သးဒုခိၣ် (၁) ဂၤ သးခိၣ်ခိၣ်ဂီၢ်
 ဝုၢ် (၁) ဂၤ သးခိၣ်စိ (၂) ဂၤ သးခိၣ်ဖိ (၂)
 ဂၤန့ၣ်လီၤ. သးမိၤစိရိၤအသး ဘၣ်ဒိဝဲခဲလၢာ်
 (၂၆၆) ဂၤအကျါ ပုၤယုၣ်ဒီး သးရှၢၣ်ခိၣ်-၂
 (၁) ဂၤ သးခိၣ်ခိၣ်ဖိ (၁) ဂၤ ဒီး သးစတီၤဖိ
 (၁) ဂၤန့ၣ်လီၤ. ကညီဒိကလုာ်တၢ်ထူၣ်ဖျိ
 သးမုၢ်ခိၣ် ဒီး ကညီဒိကလုာ်ဂၤသးကရၢတ
 ကပတိၤသံဝဲ (၂) ဂၤ ဒီး ဘၣ်ဒိဝဲ ခဲလၢာ်
 (၂၀) ဂၤန့ၣ်လီၤ.

ခ့ၣ်အဲၣ်ယုၣ်-ကညီဒိကလုာ်စၢဖျိကရၢ
 ကိၢ်ရှၢၣ်ဒုသထူၣ် သးက့ (၁) ဟီၣ်ကဝီၤပူၤ
 သးမိၤစိရိၤအသးလၢ ဟူးဂဲၤဒုးယၢၤဂီၢ်ဝိတၢ်
 ရဲၣ်တၢ်ကျဲၤဒီး မၤဘၣ်ဒိကရၢဖိခွဲးယာ်. ဟံး
 န့ၢ်ဆူၣ်ကရၢဖိ အတၢ်ဖိတၢ်လံၤ. တၢ်အိၣ်
 တၢ်အိၣ်သ့ၣ်တဖၣ် မုၢ်ဝဲ (တောၣ်ပိုၣ်းတိုၣ်း
 စစ်ဌာနချုပ် တပခ) စစ်ကွပ်ကဲအခြေစိုက်
 စကခ (၈) တပ်မ (၂၂)၊ တပ်မ (၄၄) အစု
 ခုၣ်တီၤဖိလၢာ် သးရှၢၣ်သ့ၣ်တဖၣ်အိၣ်ဝဲ (၁၅)
 ဘၣ် ဒီး ကျိဖးဒိၣ်သးရှၢၣ် (၁) ဘၣ်. သးခိး
 ကိၢ်ဆၢ (BGF) သးရှၢၣ် (၃) ဘၣ်န့ၣ်လီၤ.
 သးမိၤစိရိၤအသး ဒီး သးခိးကိၢ်ဆၢ (BGF)
 သး လၢအမၤထီၣ်ဒါကရၢဖိခွဲးယာ်. ဟံးန့ၢ်
 ဆူၣ်ကရၢဖိ အတၢ်ဖိတၢ်လံၤ. တၢ်အိၣ်တၢ်
 အိၣ် မၤန့ၢ်ဆူၣ်ကရၢဖိ. မၤပျဲမၤဖုးကရၢဖိ
 သ့ၣ်တဖၣ် ပုၤလၢတီခိၣ်ရိၣ်မဲတၢ်မုၢ်ဝဲ စကခ
 (၈) စုတီၤဖိလၢာ် ခမရ (၄၀၆) သးကျိၤခိၣ်
 - ၂ ကိၣ်ထီၣ်ညါ. ခမရ (၄၀၉) သးဒုခိၣ်
 ကိၣ်ပုၤသ့ၣ်. သးဒုခိၣ် ကိၣ်စုၣ်လး. သးခိးကိၢ်
 ဆၢ သးရှၢၣ်-၁၀၁၄ တီခိၣ်ရိၣ်မဲ ဘိၣ်တုၣ်ဝုၤ
 ဘိၣ်ကိၣ်လဲ. ဖါကန့ၢ်. မိဟ့. သးခိးကိၢ်ဆၢ
 - ၁၀၁၃ တီခိၣ်ရိၣ်မဲ ဘိၣ်တုၣ်သိ သ့ၣ်တဖၣ်
 န့ၣ်လီၤ. ခ့ၣ်အဲၣ်ယုၣ်-ကညီဒိကလုာ်စၢဖျိ
 ကရၢ ကိၢ်ရှၢၣ်ဒုသထူၣ် သးက့ (၁) ဖၣ်အဲၣ်
 ကိၢ် ဆၢဟီၣ်ကဝီၤပူၤ သးခိးကိၢ်ဆၢ သးရှၢၣ်
 -၁၀၁၄ သးဒုခိၣ်-၂ ဘိၣ်တုၣ်ဝုၤ ဒီးအပူၤ ဖါ
 ကန့ၢ်. မိဟ့ သ့ၣ်တဖၣ် ကိးဝဲသဝီ (၂၀)
 ဖျါၣ် ဒုသဝီခိၣ်န့ၢ်တဖၣ်ဒီး မၤန့ၢ်ဆူၣ်ဝဲ ဒုသဝီ





တဖန် ဗုဒ္ဓထာထိန်အိမ်အိမ် ၃ လာ သဝီသးပျာ နှင့်လီ၊ သဝီလအဒိန်တဖန် တာ်ကဘဉ်ဗု ထာထိန်ဝဲ သဝီသးပျာ (၃) ဂဒီး သဝီလအ ဆံးတဖန် ကဘဉ်ဗုထာထိန်အိမ် သဝီသး ပျာ (၂) ဂန့ၣ်လီ၊ တနံၤဘဉ်တနံၤ ဒုသဝီ သုဉ်တဖန် ကဘဉ်ဆုာ်အိမ်သဝီ (၂) ဂ ဖုဉ်ဖုဉ် လာကလဲအိန်ဒီး အဝဲသုဉ်လအ သုး ကလးပုၤဒီး သဝီဖိ (၂) ဂဖုဉ်ဖုဉ် ကဘဉ် အိန်တုာ်လအသဝီ ဒီးဆုာ်အဝဲသုဉ် တာ်က စိဉ်ထီဘိန်န့ၣ်လီ၊

သုးမိစိရိအသုးသုဉ်တဖန် ဖဲန့ၣ်လီ လအ ဒုသဝီတဖန်အပူၤအဆာကတီၢ် ဟံးန့ၣ် ဆုဉ်ကမုၢ်ဖိ အတာ်ဖိတာ်လံၤ လအလိဉ်သု ဝဲတဖန် ဒ်အမုၢ် လိတဲစိ (Phone)၊ စိဉ်လုဉ်၊ ဒးမံ၊ ခိဉ်ဖံး၊ ဘဉ်ထီဉ်၊ လိခိအိဉ်မုၢ် ထာဉ်ဝဲ ချါ၊ တာ်ကတုာ်ကလဲသုဉ်တဖန် တကးဘဉ် ဖဲ န့ၣ်လီလအ ကမုၢ်ဖိတာ်ဆါတာ်ပုၤကျးပုၤအ ဆာကတီၢ် ဟံးန့ၣ်ဆုဉ်ဝဲ ကျးကစါအစု၊ အ တာ်အိဉ်တာ်အိ ဒ်အမုၢ် ဟုသး၊ သိ၊ ပသုးသုဉ်၊ မိဉ်ဟဲသုဉ်၊ လုာ်ခုသုဉ် ဒီး ဖိဉ်န့ၣ်ဆုဉ်စုာ်ကိး ကမုၢ်ဖိတဖန် အဆါ ထီဉ်ဒုဉ်၊ မဲာ်တဲးလဲး၊ ဒီး ခးသံအိဉ်ဗုဉ်ကမုၢ်ဖိ အပန့ၣ်တဒုန့ၣ် လီ၊ သုးမိစိရိအသုး အတာ်ဟံးန့ၣ်ဆုဉ် က မုၢ်ဖိတာ်လံၤ တာ်အိဉ်တာ်အိ သုဉ်တဖန် ပထီဉ်ဒုးကုၤလအ စါခဲအံၤအလုာ်အပုၤ ကအိဉ် ဝဲလအ စုပယီၤ အကလီာ် (၁၀၀) ဗုဉ်ဗုဉ်န့ၣ် လီ၊

ဖုဉ်အိဉ်ကိာ်ဆုဉ်ဟီဉ်ကဝီပုၤ သုးမိစိရိ အသုးရုဉ် (၂၀၈) အသုးသုဉ်တဖန် ခးသံဝဲ စါတုဉ်လု လအမုၢ်ဝဲ ဝိာ်တမိာ် သဝီဖိတဂၤ န့ၣ်လီ၊ သထုဉ်ကိာ်ဆုဉ်ဟီဉ်ကဝီပုၤ သုးမိစိ ရိအသုးရုဉ် ၄၀၆ ဒီး ၂၀၉ အသုးသုဉ်တဖန် ဟူးဂဲၤဟီဉ်ကဝီပုၤတာ်ဒိဉ်စိအဆာကတီၢ် လဲၤ တုၤဝဲဖဲ မိကျိသဝီ ဒီး ဒွဲဉ်အူကွဲာ်ဝဲ မိကျိသဝီ ဖိ နီၣ်အဲဉ်ဖိ အဟံဉ်၊ ဟံဉ်တာ်ပိးတာ်လီ၊ တာ်ဖိ တာ်လံၤသုဉ်တဖန် အူအိဉ်ကွဲာ်ဝဲခဲလၢာ်န့ၣ် လီ၊ သုးမိစိရိအသုးသုဉ်တဖန် ခးလီၤကျိ ဖးဒိဉ်လအ ကမုၢ်ဖိအဒုသဝီ ကပိာ်ကပၤ က မုၢ်ဖိတာ်ဖံးအိဉ်မအိဉ်အလီာ်အကျိအယိ ဘဉ်ဒိဝဲကမုၢ်ဖိ (၄) ဂ ဒီး ဘဉ်ဟးဂီၤစုာ်ကိး ဝဲကမုၢ်ဖိအဟံဉ် (၂) ဖျဉ်န့ၣ်လီ၊ ဘံလု ကိာ်ဆုဉ်ဟီဉ်ကဝီပုၤ သုးမိစိရိအသုး လအ

အိဉ်ဖဲ တးပိသုးကလးပုၤသုဉ်တဖန် ဖဲအဝဲ သုဉ်အသုးကျိဟးထီဉ်အဆာကတီၢ် ကွဲဆုဉ် ဝဲ တးပိသဝီဖိ ဒီး ကါမဲသဝီဖိ ပိာ်မုဉ် (၄) ဂၤ ပိာ်ခွါ (၉) ဂၤ ခဲလၢာ် (၁၅) ဂန့ၣ်လီ၊ သဝီဖိလအဝဲသုဉ် ကွဲဆုဉ်ဝဲတဖန် သုဝဲလအ တာ်ကဟးဒုးန့ၣ်အိဉ်ကျိ ဒီး ဝဲစါအတာ်ဖိတာ် လံၤန့ၣ်လီ၊ သဝီဖိလအ သုးမိစိရိအသုးဟး ကွဲအိဉ်တဖန် ဘဉ်ဒိဝဲ (၁) ဂၤ ဖဲတာ်ဘဉ်သ ဂါခးလိာ်သးအဆာကတီၢ်န့ၣ်လီ၊

ခုဉ်အဲဉ်ယုဉ်-ကညီဒီကလုာ်စါဖိဉ်ကရၢ မုၢ်တြီာ်ကိာ်ရုဉ်၊ သုးကု (၅) ဒွဲဉ်လိကိာ်ဆုဉ် ဒီး ဘုသိဉ်ကိာ်ဆုဉ် အဟီဉ်ကဝီပုၤ သုးမိစိ ရိအသုးလအ မထီဒါ ကမုၢ်ဖိခွဲးယာ်၊ မၤ ပျံၤမၤဖုးကမုၢ်ဖိတဖန်မုၢ်ဝဲ စကခ (၈) စုဒုဉ် တီၤဖိလၢာ် ခမရ (၄၀၃၊ ၄၀၅၊ ၄၀၆၊ ၄၀၇၊ ၄၀၈) ခလရ (၁၉) ဒီး သုးမိစိရိအသုး (BGF) သုးရုဉ် (၁၀၁၁၊ ၁၀၁၃၊ ၁၀၁၄) သုဉ်တဖန်န့ၣ်လီ၊ တလါအကတီၢ်ပုၤ သုးမိ စိရိအသုး ဒီး သုးမိစိရိအသုးသုဉ်တ ဖန် ခးလီၤကျိဖးဒိဉ်ဆု ဒုသဝီအယိ ဘဉ်ဟး ဂီၤဝဲကမုၢ်ဖိအဟံဉ် (၅) ဖျဉ် ဒီး ဘဉ်ဒိဗုဉ်က မုၢ်ဖိအကျိ (၃) ဒုန့ၣ်လီ၊ ဒွဲဉ်အူဗုဉ်စုာ်ကိး ဝဲကမုၢ်ဖိတာ်ဆါတာ်ပုၤ ကျးတဖျဉ် ဒီးတာ် ဖိတာ်လံၤအလုာ်အပုၤလီၤလအစုပယီၤ (၁၀) ကလီာ်ဘျဉ်န့ၣ်လီ၊ သုးမိစိရိအသုးလအ မၤ ထီဒါကမုၢ်ဖိခွဲးယာ် မၤပျံၤမၤဖုးကမုၢ်ဖိသုဉ် တဖန် မုၢ်ဝဲ စကခ (၁၃) စုဒုဉ်တီၤဖိလၢာ် ခမရ (၅၅၆-၅၆၀) ခလရ (၂၃၁) ကျိဖးဒိဉ် သုးရုဉ် (၃၁၂) အသုးသုဉ်တဖန် န့ၣ်လီ၊ ပုၤ လအဟ့ဉ်လီၤတာ်ကလုာ်လအ ကဘဉ်ခးလီၤ ကျိဖးဒိဉ်လအ ဒုသဝီပုၤတခိမုၢ်ဝဲ နေယု လအ အမုၢ်ဝဲ ရတခ GI န့ၣ်လီ၊

သုးမိစိရိအသုး ခမရ (၄၀၅) လအဟူး ဂဲၤဝဲလအ ဒွဲဉ်လိကိာ်ဆုဉ်ဟီဉ်ကဝီပုၤသုဉ်တ ဖန် ဖဲအဝဲသုဉ်ဟူးဂဲၤဝဲ ဒုးယာ်ဂုာ်ဝီတာ်ရဲဉ်တာ် ကျဲအဆာကတီၢ် ကွဲန့ၣ်ဆုဉ်ဝဲ လအတာ်က ဘဉ်ဝဲန့ၣ်အသုးတာ်ပိးတာ်လီ ဒီး ဟးဒုးန့ၣ် န့ၣ်အကျိန့ၣ်လီ၊ ကွဲဝဲသဝီဖိ ပိာ်မုဉ်ပိာ်ခွါ ခဲလၢာ် (၄၃) ဂၤ ဒီး ကမုၢ်ဖိလအဝဲသုဉ်ဟး ကွဲဝဲအကျိ ဘဉ်ဒိဝဲ (၁) ဂၤ ဖဲ တာ်ဒုးကဲထီဉ် ဝဲ အဆာကတီၢ်န့ၣ်လီ၊ သုးမိစိရိအသုး ခမရ (၄၀၆) ဒီး ခလရ (၁၉) အသုးလအဟူး ဂဲၤဝဲ ဘုသိဉ်ကိာ်ဆုဉ် ဟီဉ်ကဝီပုၤတဖန် ထီဉ် ဃိဝဲ ဖုဉ်ပုဉ်ကဝီ-၂ ကမုၢ်ဖိအဟံဉ်ခဲလၢာ် (၄၈) ဖျဉ် ဒီး တဲပျံၤကမုၢ်ဖိသုဉ်တဖန်လအ ကညီဒီကလုာ်တာ်ထုဉ်ဖျးသုးမုၢ်ဒိဉ် သုးကု (၅) မုၢ်ခးအဝဲသုဉ်န့ၣ် သါကခးလီၤကျိဖးဒိဉ် လအ ဖုဉ်ပုဉ်ဝုာ်ပုၤန့ၣ်လီ၊ ဖိဉ်ဗုဉ်စုာ်ကိးဝဲ က

မုၢ်ဖိလအအတာ်ကမုဉ်တအိဉ်ဘဉ် (၆) ဂန့ၣ် လီ၊

သုးမိစိရိအသုး (BGF) သုးရုဉ် (၁၀၁၁ ဒီး ၁၀၁၄) အသုးသုဉ်တဖန် ဟးဒီးလီၤဝဲမုဉ် ပိာ်လအ ကမုၢ်ဖိအဒုသဝီဃာၤ ကိဉ်ကျိးပုၤ သီခါဖျဉ်ကရၢၢ်ဃာၤ တာ်လီာ်သုဉ်တဖန်န့ၣ် လီ၊ အဝဲသုဉ်တဖန်ထုးထီဉ်တာ်ကလုာ်လအ ကမုၢ်ဖိလအလဲၤကွၢ်တဖန် မုၢ်တုၤအဝဲသုဉ်အ သုးကလးပုၤအမဲာ်ညါန့ၣ် ကဘဉ်ဟးဆုဉ်လီၤအ ခိဉ်န့ၣ်လီ၊ ပုၤလအမုၢ်တဟးဆုဉ်လီၤအခိဉ်န့ၣ် အဝဲသုဉ်ကဟံဉ်ပနီဉ်ဝဲလအ သုးကု (၅) အတာ် မဲာ်ချဲန့ၣ်လီ၊ မဲာ်ပြီးသဝီဖိ နီၣ်မုဉ်ဆံး ဖဲအဝဲ ကလဲအိဉ်ဖျဉ်အဖိလအ ကမးမိဉ် တာ်ဆါဟံဉ် အဆာကတီၢ် ဒီး ဟဲဒီးလီၤချဲတုၤဖဲ ဖိထံဉ်ဆုဉ် အခါ သုးမိစိရိအသုး (BGF) သုးရုဉ် (၁၀၁၄) သုးရုဉ်ခိဉ် မိဉ်ခွဲး အပုၤ ဖါဘးဟဲ လအအိဉ် ဖဲ ဖိထံဉ်ဆုဉ် သုးကလးပုၤတဖန် ခးပျံၤဝဲလအ ကျိဖိအါထီဉ် ဝဲကိးဝဲအချဲဒီး မၤဝဲအတာ်ကွၢ် ကဒါကွၢ် တပျံၤလဲၤဝဲလအ ကမးမိဉ်ဘဉ်န့ၣ် လီ၊ သုးမိစိရိအသုး (BGF) သုးရုဉ် (၁၀၁၁ ဒီး ၁၀၁၄) သုးရုဉ် ၂ ဘဉ်အံၤ ဟဲအိဉ်လအ ဘု သိဉ်ကိာ်ဆုဉ်ဟီဉ်ကဝီပုၤဒီး ဆီဉ်ထုဉ်မၤစါဝဲ သုးမိစိရိအသုးသုဉ်တဖန် လအဒုးယာ်ဂုာ်ဝီ အတာ်ရဲဉ်တာ်ကျဲအပူၤမုၢ်ဂုၤ မၤပျံၤမၤဖုးက မုၢ်မုၢ်ဂုၤ အဖိခိဉ် ကမုၢ်ဖိလအအိဉ်ဘူးဒီး အ သုးကလးပုၤသုဉ်တဖန် ဘဉ်ပျံၤဘဉ်ဖုးအဝဲသုဉ် ထီဘိန်န့ၣ်လီ၊ ကမုၢ်ဖိတကးဘဉ် သီခါဒဉ် လဲဉ် ဘဉ်ပျံၤဘဉ်ဖုးအဝဲသုဉ်တဖန်န့ၣ်လီ၊

ခုဉ်အဲဉ်ယုဉ်-ကညီဒီကလုာ်စါဖိဉ်ကရၢ ကိာ်ရုဉ်ဒုပျဉ်ယာ် သုးကု (၆) ကိးတရံးကိာ် ဆုဉ် ဟီဉ်ကဝီပုၤ သုးမိစိရိအသုးသုဉ်တ ဖန် ခးလီၤကျိဖးဒိဉ်ဆု ဒုသဝီအယိ ဘဉ်ဟး ဂီၤဝဲကမုၢ်ဖိအဟံဉ် (၅) ဖျဉ် ဒီး ဘဉ်ဒိဗုဉ်က မုၢ်ဖိအကျိ (၃) ဒုန့ၣ်လီ၊ ဒွဲဉ်အူဗုဉ်စုာ်ကိး ဝဲကမုၢ်ဖိတာ်ဆါတာ်ပုၤ ကျးတဖျဉ် ဒီးတာ် ဖိတာ်လံၤအလုာ်အပုၤလီၤလအစုပယီၤ (၁၀) ကလီာ်ဘျဉ်န့ၣ်လီ၊ သုးမိစိရိအသုးလအ မၤ ထီဒါကမုၢ်ဖိခွဲးယာ် မၤပျံၤမၤဖုးကမုၢ်ဖိသုဉ် တဖန် မုၢ်ဝဲ စကခ (၁၃) စုဒုဉ်တီၤဖိလၢာ် ခမရ (၅၅၆-၅၆၀) ခလရ (၂၃၁) ကျိဖးဒိဉ် သုးရုဉ် (၃၁၂) အသုးသုဉ်တဖန် န့ၣ်လီ၊ ပုၤ လအဟ့ဉ်လီၤတာ်ကလုာ်လအ ကဘဉ်ခးလီၤ ကျိဖးဒိဉ်လအ ဒုသဝီပုၤတခိမုၢ်ဝဲ နေယု လအ အမုၢ်ဝဲ ရတခ GI န့ၣ်လီ၊

လအ - စါယုးခွဲဉ်ဒု

